

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများ
(၁.၄.၂၀၂၂ ရက်နေ့မှ ၃၀.၉.၂၀၂၂ ရက်နေ့အထိ)

V ADVISORY LIMITED
လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
ဘဏ္ဍာရေးရှင်းတမ်းများနှင့် အခြားဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ

ဒါရိုက်တာအဖွဲ့ဝင်များ

ဦးမင်းမင်း	ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ
ဦးတိုးအောင်မြင့်	ဒါရိုက်တာ
ဦးစိုးနိုင်(ခ)ဦးကိုကိုကြီး	ဒါရိုက်တာ
ဦးလှဦး	ဒါရိုက်တာ
ဦးထွန်းလွင်	ဒါရိုက်တာ
ဦးအုန်းဆိုင်	ဒါရိုက်တာ
ဦးဇေယျသူရမွန်	ဒါရိုက်တာ
ဒေါ်ခင်မာမြင့်	ဒါရိုက်တာ
ဦးအောင်အောင်	ဒါရိုက်တာ
ဦးအောင်စိုး	ဒါရိုက်တာ
ဦးဌေးချွန်	သီးခြားလွတ်လပ်သော ဒါရိုက်တာ

ရုံးခန်းလိပ်စာ

အမှတ် ၃၈၃၊ မဟာဗန္ဓုလလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စာရင်းစစ်

V Advisory Limited

လက်မှတ်ရပြည်သူ့စာရင်းကိုင်များ

မာတိကာ

စာမျက်နှာ

စီမံအုပ်ချုပ်သူများ၏ တာဝန်တင်ပြချက်	၁
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် သုံးသပ်ချက်အစီရင်ခံစာ	၂-၃
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၄
ကြားဖြတ်အကျဉ်းချုံး ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၅
ကြားဖြတ်အကျဉ်းချုံး အစုရှယ်ယာရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှု ရှင်းတမ်း	၆
ကြားဖြတ်အကျဉ်းချုံး ငွေသားစီးဆင်းမှုရှင်းတမ်း	၇
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ	၈-၃၇
နောက်ဆက်တွဲ ဇယားများ	၃၈-၃၉

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အတွက်

စီမံအုပ်ချုပ်သူများ၏ တာဝန်တင်ပြချက်


မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (ဘဏ်) ၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော ခြောက်လတာကာလအတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့်စပ်လျဉ်းသည့်အချက်များပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်သာ ဖြစ်ပါသည်။ ယင်းတာဝန်တွင်

- ဆီလျော်သောစာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်းကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန် သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ဘဏ်၏ ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများအနေဖြင့် သင့်တော်သောစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ဘဏ်၏ ရပိုင်ခွင့်များလုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန် ၎င်းအတွက် သင့်လျော်သလိုဆောင်ရွက်ရန် အထွေထွေတာဝန်ရှိပါသည်။

ကုမ္ပဏီသည် ကြိုတင်သိမြင်နိုင်သောကာလအထိ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း၊ ကုမ္ပဏီ၏စီမံအုပ်ချုပ်သူများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာမျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက်လက်လုပ်ကိုင်မည့် အခြေအနေဖြင့် လိုက်နာရေးဆွဲထားပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား



တိုးအောင်မြင့်

ဒါရိုက်တာ

ဒါရိုက်တာအဖွဲ့ကိုယ်စား

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

ရက်စွဲ။ ။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် သုံးသပ်ချက်အစီရင်ခံစာ

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောခြောက်လတာကာလအတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း၊ အရေးပါသောစာရင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသောမှတ်စုများပါဝင်သည့် ကြားဖြတ် အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်ရှုသုံးသပ်ခဲ့ပြီး ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏တာဝန်

စီမံခန့်ခွဲသူများမှလိုအပ်သည်ဟုသတ်မှတ်သည့်ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာ ဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြနိုင်ရန်အတွက် လုပ်ငန်းတွင်းထိန်းချုပ်မှုထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်းတို့မှအပ ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲပြုစုရာတွင် ဘဏ်၏ ရှေ့ဆက် လုပ်ကိုင်နိုင်မည့်စွမ်းရည်၊ အဆိုပါအခြေအနေနှင့် သက်ဆိုင်သည်များကိုဖော်ပြရန်၊ ရှေ့ဆက်လုပ်ကိုင်မည့် အခြေအနေပေါ် မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှုတာဝန်ရှိသူများသည် ဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် သုံးသပ်ခြင်းအတွက် စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏တာဝန်မှာ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသောရှုထောင့်အားလုံးကို သင့်တင့် လျောက်ပတ်စွာဖော်ပြထားခြင်းမရှိကြောင်း ယုံကြည်နိုင်လောက်သည့် အကြောင်းအချက်မရှိကြောင်း တင်ပြရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ သုံးသပ်ခြင်းဝန်ဆောင်မှုဆိုင်ရာ ၂၄၁၀ “ ကြားဖြတ်ဘဏ္ဍာရေးသတင်းအချက်အလက်များအား အဖွဲ့အစည်း၏ ပြင်ပ စာရင်းစစ်မှ သုံးသပ်ခြင်း” (Review of Interim Financial Information Performed by the Independent Auditor of the Entity)” နှင့် အညီ ကြည့်ရှုသုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများ၏ ကြားဖြတ်အကျဉ်းချုံးကို ကြည့်ရှုသုံးသပ်ရာတွင် ခွဲခြမ်းစိတ်ဖြာသုံးသပ်သည့် နည်းလမ်းများ ကျင့်သုံးခြင်းရရှိလာသည့် အထောက်အထားများကို စိစစ်အကဲဖြတ်ခြင်း၊ နှင့် ဘဏ်ရှိတာဝန်ရှိသူများ နှင့် အခြားသူများအား မေးမြန်းစုံစမ်းခြင်း အပါအဝင် အခြေခံကျသည့် နည်းလမ်းများကို ဆောင်ရွက်ခဲ့ပါသည်။ အကျဉ်းချုံးစစ်ဆေးချက်သည် မြန်မာနိုင်ငံစာရင်းစစ်စံနှုန်းများနှင့်အညီ စစ်ဆေးသည့်စာရင်းများ၏ အတိုင်းအတာထက် သိသိသာသာ နည်းပါးသောကြောင့် စာရင်းစစ်ဆေးရာတွင် ထုတ်ဖော်နိုင်သည့် သိသာထင်ရှားသော ကိစ္စရပ်အားလုံးကို ကျွန်တော်တို့ သိရှိလာမည်ကို အာမခံချက် မရရှိနိုင်ပါ။ အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများအား စာရင်းစစ်ဆေးခြင်းကို လုပ်ဆောင်ခဲ့ခြင်းသည့် မဟုတ်သည့်အတွက် စာရင်းစစ် ထင်မြင်ချက်ကို ထုတ်ဖော်တင်ပြမည်မဟုတ်ပါ။



V ADVISORY
CREATING BETTER BUSINESS

Complex 45, Tower B, #B 406, 45 Street, Botahtaung, Yangon 11161, Myanmar.

☎ (+95) 9 795 155 155, 9 777 013 575 ✉ info@v-advisory.com.mm 🌐 www.v-advisory.com.mm

သုံးသပ်ချက်

တင်ပြထားသည့်ဘဏ္ဍာရေးရှင်းတမ်းများကို ကျွန်ုပ်တို့၏ကြည့်ရှုသုံးသပ်မှုများအရ ပူးတွဲပါ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းသည် မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေးဆိုင်ရာစံ (MFRS) နှင့်အညီ ရေးဆွဲထားခြင်းဖြစ်ပြီး အရေးပါသည့်အချက်များအားလုံးသည် သင့်လျော်မှန်ကန်စွာ ဖော်ပြထားခြင်း မရှိကြောင်း ယုံကြည်နိုင်လောက်သည့် သတိပြုစရာအကြောင်းအချက် မရှိကြောင်း တင်ပြအပ်ပါသည်။

အခြားသောဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၂၈၀ပါ ပြဌာန်းချက်များနှင့်အညီ -

ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၏ ပုဒ်မ ၂၅၇(က) နှင့် ၂၅၈(က) တို့နှင့်အညီ စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

မြတ်နိုးအောင်

လက်မှတ်ရပြည်သူ့စာရင်းကိုင်

အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်အမှတ် ၁၉၆

V Advisory Limited

အခန်း ၄၀၆၊ အဆောင် ၁၊ 45 Complex၊ ၄၅ လမ်း

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်မြို့

ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

		၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ရရန်ပိုင်ခွင့်များ			
ငွေနှင့်ဘဏ်လက်ကျန်	၆	၆၆,၁၈၈,၈၆၄,၅၈၅	၁၃၁,၇၄၅,၃၆၃,၄၆၀
ချေးငွေလက်ကျန်	၇	၂၄၈,၅၃၃,၅၅၃,၅၈၁	၂၁၅,၃၇၃,၇၈၇,၀၉၇
ရင်းနှီးမြှုပ်နှံမှုများ	၈	၂၄၃,၉၉၈,၀၅၈,၆၈၃	၂၃၄,၈၃၁,၁၂၆,၁၂၇
အခြားရပိုင်ခွင့်များ	၉	၂၅,၉၈၃,၅၇၃,၁၇၆	၂၃,၀၃၂,၁၃၁,၈၉၈
ပုံသေပိုင်ပစ္စည်း	၁၀	၁၆,၃၆၃,၁၇၅,၃၁၂	၁၆,၇၁၆,၈၀၄,၇၁၇
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း	၁၁	၃,၈၄၈,၆၄၈,၂၂၀	၃,၉၅၁,၇၇၇,၅၆၅
စုစုပေါင်းရရန်ပိုင်ခွင့်များ		<u>၆၀၄,၉၁၅,၈၇၃,၅၅၇</u>	<u>၆၂၅,၆၅၀,၉၉၀,၈၆၃</u>
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၂	၄၅၂,၃၀၃,၄၄၇,၅၅၂	၄၉၄,၆၁၇,၇၇၈,၄၆၅
အခြားပေးရန်တာဝန်များ	၁၃	၂၄,၉၆၄,၅၈၉,၅၁၄	၂၅,၆၆၂,၄၆၉,၀၆၉
ချေးယူငွေများ	၁၄	၅၉,၃၃၀,၄၀၀,၀၀၀	၃၄,၃၁၅,၄၀၀,၀၀၀
စုစုပေါင်းပေးရန်တာဝန်များ		<u>၅၃၆,၅၉၈,၄၃၇,၀၆၆</u>	<u>၅၅၄,၅၉၅,၆၄၇,၅၃၄</u>
အစုရှင်များ၏ပိုင်ဆိုင်ခွင့်			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၅	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
ရန်ပုံငွေများ	၁၆	၁၄,၅၄၃,၉၀၁,၁၁၃	၁၄,၅၄၃,၉၀၁,၁၁၃
အမြတ်လက်ကျန်		(၃,၃၅၁,၁၂၇,၄၂၂)	(၆၁၃,၂၂၀,၅၈၄)
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်		<u>၆၈,၃၁၇,၄၃၆,၄၉၁</u>	<u>၇၁,၀၅၅,၃၄၃,၃၂၉</u>
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ		<u>၆၀၄,၉၁၅,၈၇၃,၅၅၇</u>	<u>၆၂၅,၆၅၀,၉၉၀,၈၆၃</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

ဒါရိုက်တာများမှ အတည်ပြုချက်

Khin Chaw Su Win
KHIN CHAW SU WIN
HEAD OF FINANCE
MYANMAR CITIZENS BANK LTD

စိုးစောဇော်
စိုးစောဇော်
ဒါရိုက်တာ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
		မြန်မာကျပ်	မြန်မာကျပ်
အတိုးဝင်ငွေ	၁၇	၂၂,၂၅၇,၀၈၁,၈၀၃	၂၂,၈၈၇,၈၅၀,၃၆၈
အတိုးစရိတ်	၁၈	(၁၄,၆၇၉,၆၄၅,၈၂၂)	(၁၃,၀၇၉,၅၁၂,၃၇၇)
အသားတင် အတိုးဝင်ငွေ		၇,၅၇၇,၄၃၅,၉၈၁	၉,၈၀၈,၃၃၇,၉၉၀
အသားတင် ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၁၉	၁,၆၇၇,၆၄၅,၆၁၅	၁,၈၂၅,၂၃၈,၉၉၄
အခြားဝင်ငွေ	၂၀	(၃,၆၂၅,၄၈၆,၃၈၆)	၇၂၇,၀၁၃,၆၈၁
		၅,၆၂၉,၅၉၅,၂၁၀	၁၂,၃၆၀,၅၉၀,၆၆၆
သီးသန့်ကြေးဆုံးလျာထားငွေ		၁၂၆,၉၇၀,၃၀၄	၆၉၅,၉၁၇,၈၅၆
ချေးငွေဆုံးရှုံးမှုအထွေထွေလျာထားငွေ		(၆၅၇,၀၀၆,၅၂၄)	၂၅၆,၆၄၄,၄၄၄
စုစုပေါင်းဝင်ငွေ		၅,၀၉၉,၅၅၈,၉၉၀	၁၃,၃၁၃,၁၅၂,၉၆၅
ဝန်းထမ်းရေးရာစရိတ်	၂၁	(၄,၀၃၈,၂၈၄,၀၃၃)	(၃,၇၃၈,၇၁၈,၅၄၇)
စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်	၂၂	(၂,၈၂၇,၉၄၂,၇၁၀)	(၂,၂၃၁,၆၇၀,၂၄၄)
တန်ဖိုးလျော့	၁၀,၁၁	(၉၇၁,၂၃၉,၀၈၅)	(၁,၀၀၁,၀၂၂,၄၁၂)
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)		(၂,၇၃၇,၉၀၆,၈၃၈)	၆,၃၄၁,၇၄၁,၇၆၂
ဝင်ငွေခွန်စရိတ်	၂၃	-	(၁,၂၇၆,၃၁၉,၄၇၃)
အခွန်လျာထားပြီးအသားတင်အမြတ်/(အရှုံး)		(၂,၇၃၇,၉၀၆,၈၃၈)	၅,၀၆၅,၄၂၂,၂၈၉
နှစ်အတွင်းအခြားသောဝင်ငွေအလုံးစုံ		-	-
နှစ်အတွင်းစုစုပေါင်းဝင်ငွေအလုံးစုံ		(၂,၇၃၇,၉၀၆,၈၃၈)	၅,၀၆၅,၄၂၂,၂၈၉
အစုရှယ်ယာတစ်စု၏အခြေခံဝင်ငွေ/(အရှုံး)နှင့် လျော့နည်းဖွယ်ရှိသော ဝင်ငွေ/(အရှုံး)	၂၄	(၂၆၃)	၄၈၇

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။
ဒါရိုက်တာများမှ အတည်ပြုချက်

Khin Chaw Su Win
KHIN CHAW SU WIN
HEAD OF FINANCE
MYANMAR CITIZENS BANK LTD

[Signature]
ထိုးစောင်ဖူး
ဒါရိုက်တာ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
 ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောကာလအတွက်
 ကြားဖြတ်အကျဉ်းချုံး အစုရှယ်ယာရှင်များပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

	ရင်းနှီးငွေ မြန်မာကျပ်	ရန်ပုံငွေ မြန်မာကျပ်	အမြတ်လက်ကျန် မြန်မာကျပ်	စုစုပေါင်း မြန်မာကျပ်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (၆ လ)				
စာရင်းဖွင့်လက်ကျန်(၁-၄-၂၀၂၂)	၅၇,၁၂၄,၆၆၂,၈၀၀	၁၄,၅၄၃,၉၀၁,၁၁၃	(၆၁၃,၂၂၀,၅၈၄)	၇၁,၀၅၅,၃၄၃,၃၂၉
ယခင်နှစ်စာရင်းညှိနှိုင်းချက်	-	-	-	-
စာရင်းဖွင့်လက်ကျန်ပြန်လည်ဖော်ပြမှု	၅၇,၁၂၄,၆၆၂,၈၀၀	၁၄,၅၄၃,၉၀၁,၁၁၃	(၆၁၃,၂၂၀,၅၈၄)	၇၁,၀၅၅,၃၄၃,၃၂၉
ယခုနှစ် လျာထားချက်	-	-	-	-
နှစ်အတွင်းအမြတ်/(အရှုံး)	-	-	(၂,၇၃၇,၉၀၆,၈၃၈)	(၂,၇၃၇,၉၀၆,၈၃၈)
စာရင်းပိတ်လက်ကျန်(၃၀-၉-၂၀၂၂)	၅၇,၁၂၄,၆၆၂,၈၀၀	၁၄,၅၄၃,၉၀၁,၁၁၃	(၃,၃၅၁,၁၂၇,၄၂၂)	၆၈,၃၁၇,၄၃၆,၄၉၁
၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက် (၆ လ)				
စာရင်းဖွင့်လက်ကျန်(၁-၁၀-၂၀၂၁)	၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၃၉၆,၉၈၇,၀၁၄	(၄,၇၀၇,၂၄၂,၃၅၁)	၆၅,၈၁၄,၄၀၇,၄၆၃
ယခင်နှစ်စာရင်းညှိနှိုင်းချက်	-	-	၂၉၄,၉၅၅,၀၅၀	၂၉၄,၉၅၅,၀၅၀
စာရင်းဖွင့်လက်ကျန်ပြန်လည်ဖော်ပြမှု	၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၃၉၆,၉၈၇,၀၁၄	(၄,၄၁၂,၂၈၇,၃၀၁)	၆၆,၁၀၉,၃၆၂,၅၁၃
ရန်ပုံငွေသို့ စာရင်းပြောင်းရွှေ့မှု	-	၁,၁၄၆,၉၁၄,၀၉၉	(၁,၂၆၆,၃၅၅,၅၇၂)	(၁၁၉,၄၄၁,၄၇၃)
နှစ်အတွင်းအမြတ်/(အရှုံး)	-	-	၅,၀၆၅,၄၂၂,၂၈၉	၅,၀၆၅,၄၂၂,၂၈၉
စာရင်းပိတ်လက်ကျန်(၃၁-၃-၂၀၂၂)	၅၇,၁၂၄,၆၆၂,၈၀၀	၁၄,၅၄၃,၉၀၁,၁၁၃	(၆၁၃,၂၂၀,၅၈၄)	၇၁,၀၅၅,၃၄၃,၃၂၉

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောကာလအတွက် ကြားဖြတ်အကျဉ်းချုံး ငွေသားစီးဆင်းမှုရှင်းတမ်း

		၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မြန်မာကျပ်
၁။ လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)		(၂,၇၃၇,၉၀၆,၈၃၈)	၆,၃၄၁,၇၄၁,၇၆၂
စာရင်းညှိနှိုင်းချက်များ			
ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့	၁၀	၆၈၄,၀၂၅,၃၀၃	၇၂၉,၈၆၀,၃၈၆
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းတန်ဖိုးလျော့	၁၁	၂၈၇,၂၁၃,၇၈၂	၂၇၁,၁၆၂,၀၂၅
ဆုံးရှုံးမှုလျာထားချက်		၇၁၉,၀၅၅,၄၆၈	(၆၉၃,၉၆၅,၂၇၂)
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှ အရှုံး		-	(၃၁,၅၂၃,၄၄၃)
ပုံသေပိုင်ပစ္စည်း စာရင်းပယ်ဖျက်မှု		-	၈၉,၃၁၇,၁၃၄
ယခင်နှစ်စာရင်းညှိနှိုင်းမှုများ		-	၂၉၄,၉၅၅,၀၅၀
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များပြောင်းလဲမှုမတိုင်ခင် လုပ်ငန်း အမြတ်/(အရှုံး)		(၁,၀၄၇,၆၁၂,၂၈၅)	၇,၀၀၁,၅၃၈,၆၄၂
လက်ငင်းရပိုင်ခွင့်ပေးရန်တာဝန်အတိုး/အလျော့			
ချေးငွေလက်ကျန်		(၃၃,၀၃၂,၇၉၆,၁၈၀)	၃၀,၀၁၂,၀၉၁,၁၇၃
အခြားရပိုင်ခွင့်များ		(၂,၉၅၁,၁၄၁,၂၇၈)	(၅၃၁,၉၅၅,၉၉၈)
အပ်ငွေစာရင်း		(၄၂,၃၁၄,၃၃၀,၉၁၃)	(၃၈,၀၁၄,၂၀၇,၂၂၄)
အခြားပေးရန်တာဝန်များ		(၁,၅၄၃,၉၀၅,၃၂၈)	၉၁၆,၉၂၅,၅၅၆
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		(၈၀,၈၈၉,၇၈၅,၉၈၄)	(၆၁၅,၆၀၇,၈၅၁)
ဝင်ငွေခွန်ပေးဆောင်မှု		(၃၀၀,၀၀၀)	-
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)		(၈၀,၈၉၀,၀၈၅,၉၈၄)	(၆၁၅,၆၀၇,၈၅၁)
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ			
ငွေတိုက်စာချုပ် နှင့် အခြားရင်းနှီးမြှုပ်နှံမှုများ(ဝယ်ယူမှု)/ရောင်းချမှု		(၉,၁၆၆,၉၃၂,၅၅၆)	၂၄,၃၉၇,၆၈၁,၇၅၅
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှဝင်ငွေ		၃၇၁,၈၃၁	၁၃၀,၃၁၉,၇၇၈
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု		(၃၃၀,၇၆၇,၇၂၉)	(၂၁၆,၃၇၅,၃၉၀)
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းအတွက် ကုန်ကျငွေ		(၁၈၄,၀၈၄,၄၃၇)	(၂၆၄,၂၀၄,၄၅၆)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားစီးဆင်းမှု/ (အသုံးပြုမှု)		(၉,၆၈၁,၄၁၂,၈၉၁)	၂၄,၀၄၇,၄၂၁,၆၈၆
၃။ ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ			
ချေးငွေရယူခြင်း/(ချေးငွေပြန်လည်ပေးဆပ်ခြင်း)		၂၅,၀၁၅,၀၀၀,၀၀၀	၂၂,၇၀၇,၄၀၀,၀၀၀
အမြတ်ဝေစုထုတ်ပေးငွေ		-	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)		၂၅,၀၁၅,၀၀၀,၀၀၀	၂၂,၇၀၇,၄၀၀,၀၀၀
ငွေသားအသာတင် အတိုး/(အလျော့)		(၆၅,၅၅၆,၄၉၈,၈၇၅)	၄၆,၁၃၉,၂၁၃,၈၃၅
စာရင်းဖွင့် ငွေနှင့်ဘဏ်လက်ကျန်	၆	၁၃၁,၇၄၅,၃၆၃,၄၆၀	၈၅,၆၀၆,၁၄၄,၆၂၅
စာရင်းပိတ် ငွေနှင့်ဘဏ်လက်ကျန်	၆	၆၆,၁၈၈,၈၆၄,၅၈၅	၁၃၁,၇၄၅,၃၆၃,၄၆၀

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုများကိုကြည့်ပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁။ အထွေထွေ

မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (“ဘဏ်”) သည် မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး ဘဏ်၏ မှတ်ပုံတင် ရုံးလိပ်စာသည် အမှတ် (၃၈၃)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တည်ရှိပါသည်။ ဘဏ်ကို အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ အဖြစ် ၃၀.၁၀.၁၉၉၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၇၄/၁၉၉၁-၁၉၉၂ ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ နှင့် အထူးကုမ္ပဏီအက် ၁၉၅၀ တို့အရ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်လက်မှတ် အသစ် ၁၄၉၁၆၉၄၆၆ ကို ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အသစ် မဗဘ/ ပဘ(ဒ)-၀၁/၀၈/၂၀၁၆ ကို မြန်မာနိုင်ငံငွေရေးကြေးရေးဥပဒေ ၂၀၁၆၊ ပုဒ်မ ၁၇၆ အရ ကူးသန်း ရောင်းဝယ်ရေးဘဏ် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသည့် အဓိကစီးပွားရေး လုပ်ဆောင်ချက်များမှာ အပ်ငွေများလက်ခံခြင်း၊ ချေးငွေနှင့်ကြိုတင်ငွေများထုတ်ချေးခြင်း၊ ကုန်သည်ဝန်ဆောင်မှုပေးခြင်း၊ ကုန်သွယ်မှုဝန်ဆောင်မှုပေးခြင်း၊ နိုင်ငံခြားငွေရောင်းဝယ်ခြင်းနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းတို့ ပါဝင်ပါသည်။

၂။ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူ

ဘဏ်၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကုန်ဆုံးသောကာလအတွက် ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေး ရှင်းတမ်းများကို ကြားဖြတ်ဘဏ္ဍာရေးအစီရင်ခံခြင်း (မြန်မာနိုင်ငံ စာရင်းကိုင်ဆိုင်ရာစံ ၃၄)၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပြုစုတင်ပြထား ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့် ကုန်ကျစရိတ်များအပေါ် အခြေခံ၍ ပြုစုရေးဆွဲထားပါသည်။ ယခုနှစ် ကျင့်သုံးနေသောစာရင်းဆိုင်ရာမူဝါဒများသည် ယခင်နှစ်တွင် ကျင့်သုံးခဲ့သော မူဝါဒများအတိုင်းဖြစ်ပြီး ပြောင်းလဲမှု မရှိပါ။

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်

၃-၁။ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးနှင့် အစီရင်ခံစာတွင် ဖော်ပြသည့်ငွေကြေး

ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာကျပ်ဖြင့် တင်ပြထားပါသည်။ မြန်မာကျပ်သည် ဘဏ်၏ လုပ်ငန်း ဆောင်ရွက်သည့် ငွေကြေးလည်း ဖြစ်ပါသည်။

၃-၂။ နိုင်ငံခြားငွေဖလှယ်နှုန်း

ဘဏ်၏ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးမဟုတ်သည့် နိုင်ငံခြားငွေကြေးများကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့ရှိ ငွေလဲလှယ်နှုန်းများ ကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ် ဖလှယ်ပြီးရေးသွင်းပါသည်။ အစီရင်ခံသည့် နေ့တွင် နိုင်ငံခြားငွေကြေးများဖြင့် တည်ရှိသည့် ငွေကြေးဆိုင်ရာရပိုင်ခွင့်များကို ၎င်းနေ့ရှိ ငွေလဲလှယ်နှုန်းနှင့် ပြောင်းလဲ တန်ဖိုးသင့်ပြီးဖော်ပြပါသည်။ နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့်ရပိုင်ခွင့်များကို သင့်တင့်သော တန်ဖိုး သတ်မှတ်သောနေ့ရှိ ငွေလဲလှယ်နှုန်းအတိုင်း တန်ဖိုးသင့်၍ ဖော်ပြပါသည်။ ပြီးခဲ့သည့်ဖြစ်ရပ်အပေါ်အခြေခံ၍ တွက်ချက်ထားသော နိုင်ငံခြားငွေကြေးဖြင့်တည်ရှိသည့် ငွေကြေးမဟုတ်သည့်ရပိုင်ခွင့်များကို တန်ဖိုးပြောင်းလဲခြင်း မပြုပါ။ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ပေးချေခြင်းနှင့် ငွေကြေးဆိုင်ရာရပိုင်ခွင့်များ တန်ဖိုးသင့်ခြင်းမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ ဖလှယ်နှုန်းခြားနားချက်ကို အဆိုပါ ကာလအတွက် အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂။ နိုင်ငံခြားငွေလဲလှယ်နှုန်းများ (အဆက်)

ဘဏ်မှအသုံးပြုသည့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် အစီရင်ခံသည့်ရက်နေ့ရှိ ငွေလဲနှုန်းများမှာ -

	USD/MMK	EUR/MMK	SGD/MMK	CYN/MMK	THB/ MMK
၃၀.၉.၂၀၂၂	၂,၁၀၃.၀၀	၂,၀၃၆.၄၀	၁,၄၅၉.၃၀	၂၉၃.၃၉	၅၅.၁၆
၃၁.၃.၂၀၂၂	၁,၇၇၈.၀၀	၁,၉၇၈.၂၀	၁,၃၁၃.၃၀	၂၈၀.၂၇	-

၃-၃။ အတိုးရငွေနှင့် အတိုးစရိတ်

လျော့ချထားသောကုန်ကျစရိတ်ဖြင့် တိုင်းတာသည့် ငွေရေးကြေးရေးစာချုပ်စာတမ်းများအားလုံးနှင့် ရောင်းချရန် ကိုင်ဆောင်ထား သည့် သို့မဟုတ် ရောင်းရန်အသင့်ရှိသည့် ဘဏ္ဍာရေးရပိုင်ခွင့်များအတွက် အတိုးများကို အရှုံးအမြတ်စာရင်းရှိ “အတိုးဝင်ငွေ” နှင့် “အတိုးကုန်ကျစရိတ်” ခေါင်းစဉ်များအောက်တွင် effective interest method ဖြင့် စာရင်း ထည့်သွင်းပါသည်။ Effective interest method ဆိုသည်မှာ ဘဏ္ဍာရေး ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ လျော့ချထားသော ကုန်ကျစရိတ်ကို တွက်ချက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး အတိုးရငွေများနှင့် အတိုးကုန်ကျစရိတ်များကို သက်ဆိုင်ရာကာလတလျှောက် အညီအမျှခွဲဝေ စာရင်းထည့် သွင်းခြင်း ဖြစ်ပါသည်။ Effective interest rate ဆိုသည်မှာ ငွေရေးကြေးရေးစာချုပ်စာတမ်းများ၏ ခန့်မှန်းသက်တမ်း သို့မဟုတ် ပိုနည်းသော ကာလတလျှောက် ခန့်မှန်းအနာဂတ်ငွေပေးချေမှု သို့မဟုတ် ငွေလက်ခံမှုများကို ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ အသားတင်သယ်ဆောင်သည့်တန်ဖိုးသို့ တိကျတူညီစွာ လျှော့ချသည့် အတိုးနှုန်းထား ဖြစ်ပါသည်။ တွက်ချက်မှုများတွင် ငွေရေးကြေးရေး စာချုပ်စာတမ်းများ၏ စာချုပ်စာတမ်းပါ အချက်အလက်များအားလုံးကို ထည့်သွင်း စဉ်းစား ထားပါသည်။ သို့သော် အနာဂတ်ချေးငွေဆုံးရှုံးမှုများကို ထည့်သွင်း စဉ်းစားခြင်း မရှိပါ။ Effective interest rate နှင့် သက်ဆိုင်နေသော မြင်သာသည့် ဝန်ဆောင်မှုအခကြေးငွေ၊ လုပ်ဆောင်မှုစရိတ်များ နှင့်အတူ ပရီမီယံကြေးများ၊ လျှော့ငွေများကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။ တန်ဖိုးကျဆင်းမှုကြောင့်ဆုံးရှုံးမှုအတွက် ပယ်ဖျက်ခဲ့သည့် တန်ဖိုးလျော့ချပြီးသော ဘဏ္ဍာရေးရပိုင်ခွင့်များအပေါ် အတိုးဝင်ငွေများကို တန်ဖိုးကျဆင်းမှုကြောင့်ဆုံးရှုံးမှုများကို တိုင်းတာသည့်အနေဖြင့် အနာဂတ် ငွေသားစီးဆင်းမှုကို လျှော့ချရန် အသုံးပြုခဲ့သော အတိုးနှုန်းကို သုံးစွဲဖော်ပြပါသည်။

၃-၄။ ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများ

ဝန်ဆောင်ခများနှင့် ကော်မရှင်ရငွေများကို ယေဘုယျအားဖြင့် ဝန်ဆောင်မှု ရရှိသည့်အချိန်၌ စာရင်းထည့်သွင်းပါသည်။

၃-၅။ အမြတ်ဝေစုရငွေ (Dividend Income)

အမြတ်ဝေစုရငွေကို ပေးချေမှုများ ရပိုင်ခွင့်ရှိသည်ဟု အကျိုးအကြောင်း ခိုင်မာသည့်အချိန်၌ စာရင်းထည့်သွင်းပါသည်။

၃-၆။ အခြားရငွေ(Other Income)

အခြားရငွေတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှ ရရှိလာသော အရှုံးအမြတ်များ၊ အာမခံထားခြင်းအပေါ် ကော်မရှင်ခရငွေနှင့် ပစ္စည်း အဟောင်းများ ရောင်းချခြင်းမှရရှိသော ဝင်ငွေများပါဝင်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၇။ ဝန်ထမ်းအကျိုးခံစားခွင့်များ

အပိုဆုကြေး

ဘဏ်သည် ဘဏ်၏ အစုရှယ်ယာဝင်များသို့ ခွဲဝေပေးသော အမြတ်များနှင့် အချို့စာရင်းညှိနှိုင်းချက်များ လုပ်ဆောင်ပြီးနောက် ဘဏ်၏ စီမံအုပ်ချုပ်သူများမှ အတည်ပြုသည့် တွက်နည်းကိုအခြေခံ၍ အပိုဆုကြေးကို တွက်ချက်ပြီး ပေးရန်တာဝန်နှင့် အသုံးစရိတ် စာရင်းများသို့ ထည့်သွင်းတင်ပြပါသည်။ ဘဏ်သည် စာချုပ်စာတမ်းအရ ပေးရန်တာဝန်ရှိသောအခါ သို့မဟုတ် ယခင် အလေ့အထများကြောင့် သဘောတရားအရ ပေးရန်တာဝန်ရှိသောအခါ လျာထားချက်များ ပြုလုပ်ပါသည်။

၃-၈။ ဝင်ငွေခွန်

လက်ငင်းအခွန်စရိတ်

လက်ငင်းအခွန်သည် နှစ်အတွင်းရရှိသည့် ဝင်ငွေခွန်ကျသင့်သည့်အမြတ်အပေါ် အစီရင်ခံသည့်နေ့တွင် (သိသာစွာ) ပြဌာန်းထားသည့် အခွန် နှုန်းထားဖြင့် တွက်ချက်ပါသည်။

လက်ငင်းအခွန်ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များ

လက်ရှိနှစ်နှင့်ယခင်နှစ်များအတွက် လက်ငင်းအခွန်စရိတ်ကို ပေးချေမှုမပြုသေးသည့်ပမာဏအထိ ပေးရန်တာဝန်အဖြစ် တင်ပြပြီး ကျသင့်သည့်အခွန်ထက် ပိုမိုပေးဆောင်ထားခဲ့သည့်ပမာဏအထိ လက်ငင်းအခွန်ရပိုင်ခွင့်အဖြစ် တင်ပြပါသည်။ ယခင်နှစ် တခုခုတွင် ပေါ်ပေါက်ခဲ့သော အရှုံးဆက်လက်သယ်ဆောင်ခန့်ခွင့်ကြောင့် ရရှိသည့်အခွန်အရေးကိုလည်း လက်ငင်းအခွန်ရပိုင်ခွင့်တွင်တင်ပြထားပါသည်။ လက်ငင်းအခွန်ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကို အခွန်အာဏာပိုင် များ ထံမှ ပြန်လည်ရရှိမည် သို့မဟုတ် ၎င်းတို့ထံသို့ ပေးရမည်ဟု မျှော်မှန်းသော ပမာဏဖြင့် တွက်ချက်ထားပါသည်။

ရွှေဆိုင်းအခွန်

ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ကနဦးစာရင်းထည့်သွင်းချိန်တွင်ဖြစ်ပေါ်သည့် ကွာခြားမှုမှတစ်ပါး ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို အခွန်အခြေခံဖြင့် တွက်ချက်ရရှိထားသည်များနှင့် ဘဏ္ဍာရေးရှင်းတမ်းပါ သယ်ယူပမာဏများ အကြား ယာယီကွာခြားမှုများရှိသည့်အခါ ရွှေဆိုင်းအခွန်အဖြစ် စာရင်းထည့်သွင်းပါသည်။ ဘဏ္ဍာရေးကာလ ကုန်ဆုံးသော အစီရင်ခံသည့်နေ့ သို့မဟုတ် ၎င်းနောက်ပိုင်း ပြဌာန်းသည့်အခွန်နှုန်းများဖြင့် တွက်ချက်ပါသည်။

အစုရှင်များ၏ရင်းနှီးငွေသို့ တိုက်ရိုက်ရေးသွင်းသည်များမှလွဲ၍ လက်ငင်းနှင့်ရွှေဆိုင်းအခွန်များကို အရှုံးအမြတ်စာရင်း တွင် စာရင်းထည့်သွင်းဖော်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃.၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

(က)ကနဦး စာရင်း ရေးသွင်းခြင်းနှင့် နောက်ဆက်တွဲ တိုင်းတာမှု

ဘဏ္ဍာရေးစာချုပ်စာတမ်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်။

(၁) အရှုံးအမြတ်စာရင်းမှတစ်ဆင့် သင့်တင့်သောတန်ဖိုးဖြင့် ဖော်ပြသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ

ကာလတိုအတွင်း ရောင်းရန် သို့မဟုတ် ပြန်ဝယ်ရန်အတွက် ကိုင်ဆောင်ထားသော ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများ ပါဝင်ပါသည်။ အဆိုပါစာချုပ်စာတမ်းများအား ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းပြီး ရောင်းဝယ်ခြင်းကုန်ကျစရိတ်များကို အရှုံးအမြတ်စာရင်းတွင် တိုက်ရိုက်ကျခံပါသည်။ သင့်တင့်သောတန်ဖိုးပြောင်းလဲမှုများနှင့် အမြတ်ဝေစုရငွေများအား အရှုံးအမြတ်စာရင်းတွင် “ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်းများပေါ် အသားတင်အမြတ်/အရှုံး”ခေါင်းစဉ်ဖြင့် စာရင်းထည့်သွင်းပါသည်။ ၎င်းတို့နှင့် ပတ်သက်၍ အတိုးဝင်ငွေများရရှိလျှင် အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းပါသည်။ ပုံမှန်ရောင်းချခြင်း၊ ဝယ်ယူခြင်းအား အရောင်းအဝယ် ပြုလုပ်သောနေ့တွင် စာရင်းထည့်သွင်းပါသည်။

(၂) ချေးငွေများနှင့်ရရန်ရှိသူများ

ချေးငွေများနှင့်ရရန်ရှိသူများ ဆိုသည်မှာ ရောင်းချနိုင်သော ဈေးကွက်မရှိသည့် ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသော တန်ဖိုးပါဝင်သော Non-derivative financial assets များကို ဆိုလိုသည်။ ဤခေါင်းစဉ်အောက်တွင် ဘဏ်များရှိ ငွေများ၊ ငွေလက်ကျန်များ၊ ချေးငွေများနှင့် ကြိုတင်ပေးငွေများ ပါဝင်သည်။ (၁၂) လကျော် နောက်ပိုင်း ပြန်လည်ရရှိမည့်ရပိုင်ခွင့်များမှအပ ၎င်းတို့အား လက်ငင်းရပိုင်ခွင့်များအဖြစ် သတ်မှတ်ဖော်ပြပါသည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သော စရိတ်များအပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းတွင် Effective Interest Method ဖြင့် တန်ဖိုးလျော့ပြီး စာရင်းထည့်သွင်း ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသောအတိုးဝင်ငွေများကို “အတိုးဝင်ငွေ” ခေါင်းစဉ်ဖြင့် အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ တန်ဖိုးလျော့ကျမှုများရှိပါကလည်း အရှုံးအမြတ်စာရင်းတွင် “တန်ဖိုးလျော့ကျမှုစရိတ်” ခေါင်းစဉ်ဖြင့် ဖော်ပြပါသည်။

(၃) Held to maturity

အကျိုးဖြစ်ထွန်းမည်ဟု ယူဆထားပြီး သတ်မှတ်ဖော်ပြထားသော သက်တမ်းစေ့ရောက်သည့်အချိန်ထိ ကိုင်ဆောင် ထားမည် ဟု စီမံခန့်ခွဲသူများမှ ရည်ရွယ်ထားသော ပုံသေ သို့မဟုတ် ဆုံးဖြတ်ထားသောတန်ဖိုးဖြင့် ကိုင်ဆောင် ထားသော ရပိုင်ခွင့်များကို ဆိုလိုပါသည်။ အရေးမပါသောပမာဏမှလွဲ၍ ပြန်လည်ရောင်းချမည်ဟု ဆုံးဖြတ်သော အချိန်မှစတင်ကာ Available for sale အဖြစ် ပြောင်းလဲသတ်မှတ်ပါသည်။ (၁၂)လ အတွင်း သက်တမ်းစေ့ရောက်ပါက လက်ငင်းရပိုင်ခွင့်များ အဖြစ်သတ်မှတ်ပြီး (၁၂)လအထက်ဖြစ်ပါက လက်ငင်း မဟုတ်သည့် ရပိုင်ခွင့်များအဖြစ် သတ်မှတ်ပါသည်။ ကနဦးတွင် တိုက်ရိုက်သက်ဆိုင်သောစရိတ်များ အပါအဝင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းတွင် Effective interest method ဖြင့် စာရင်း ရေးသွင်းပါသည်။ အတိုးဝင်ငွေများနှင့်ပတ်သက်၍ “အတိုးဝင်ငွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တန်ဖိုးကျဆင်းမှုများ ရှိလာပါက “တန်ဖိုးကျဆင်းမှု စရိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(က)ကနဦး စာရင်း ရေးသွင်းခြင်းနှင့် နောက်ဆက်တွဲ တိုင်းတာမှု

(၄) Available for sale

အထက်ဖော်ပြပါအမျိုးအစား (၃) မျိုးနှင့် မသက်ဆိုင်သောရပိုင်ခွင့်များကို Available for sale အဖြစ် သတ်မှတ်ပါသည်။

ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းရေးသွင်းပါသည်။ အဆိုပါ သင့်တင့်သောတန်ဖိုး ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောအရှုံးအမြတ်များအား အခြားအလုံးစုံဝင်ငွေအောက်တွင် ဖော်ပြပါသည်။ သို့ရာတွင် တန်ဖိုးကျဆင်းမှုများ၊ ငွေရေးကြေးရေးစာချုပ်စာတမ်းများနှင့်သက်ဆိုင်သော နိုင်ငံခြားငွေလဲလှယ်နှုန်းများ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အရှုံးအမြတ်များနှင့် effective interest method ဖြင့်တွက်ချက်ထားသော အတိုးစရိတ်များကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ ၎င်းတို့အား စာရင်းမှ ထုတ်ပယ်သောအခါ မူလက အခြားအလုံးစုံဝင်ငွေအောက်တွင် ရေးသွင်းခဲ့သော စုစုပေါင်းအရှုံးအမြတ်အား အစုရှင်များ၏ ပိုင်ဆိုင်မှုမှ အရှုံးအမြတ်စာရင်းသို့ ပြောင်းလဲစာရင်းထည့်သွင်းပါသည်။ Effective interest method ဖြင့် တွက်ချက်၍ ရရှိလာသော အတိုးများကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။ ၎င်းတို့အပေါ်တွင် ရရှိသော အမြတ်ဝေစုများကိုမူ အရှုံးအမြတ်စာရင်းတွင် ဖော်ပြပါသည်။

Available for sale အဖြစ်သတ်မှတ်ထားသော ဘဏ္ဍာရေးရပိုင်ခွင့်များတွင် unquoted share များ ပါဝင်ပါသည်။ သင့်တင့်သောတန်ဖိုး သေချာစွာတိုင်းတာရန်ခက်ခဲသော အဆိုပါ unquoted share များကို တန်ဖိုးကျဆင်းမှုများ နုတ်ပယ်ပြီး ကျန်ရှိသည့် မူရင်းဝယ်ဈေးဖြင့် ဖော်ပြပါသည်။

စာရင်းကာလပြီးဆုံးပြီး (၁၂)လအတွင်း ပြန်လည်ရရှိမည်ဟု မမျှော်မှန်းပါက အဆိုပါ Available for sale ဘဏ္ဍာရေးရပိုင်ခွင့်များအား လက်ငင်းမဟုတ်သော ရပိုင်ခွင့်များအဖြစ် သတ်မှတ်ပါသည်။

(၅) Other Non-derivative Financial Liabilities

Other Non-derivative Financial Liabilities တို့အား ကနဦးတွင် တိုက်ရိုက် ခံပတ်သက်နေသော ကုန်ကျစရိတ်များ နုတ်ပယ်၍ သင့်တင့်သောတန်ဖိုး အပေါ်တွင် သတ်မှတ်ဖော်ပြပါသည်။ နောက်ပိုင်းကာလများတွင် Amortized cost method ဖြင့် တိုင်းတာ ဖော်ပြပါသည်။ ဘဏ်တွင် သင့်တင့်သောတန်ဖိုးကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြသည့် ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များ မရှိပါ။ Amortized cost ဖြင့် သတ်မှတ်ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များတွင် အများပြည်သူများ၏ အပ်နှံငွေများနှင့် ဘဏ်များမှ အပ်နှံငွေများနှင့် အခြားချေးယူငွေများ ပါဝင်ပါသည်။

(ခ) စာရင်းရေးသွင်းခြင်းနှင့် စာရင်းမှ ထုတ်ပယ်ခြင်း

ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို ၎င်းတို့အား စတင်ဖြစ်ပေါ်ချိန်၌ရှိသော သင့်တင့်သော တန်ဖိုးဖြင့် တိုင်းတာ၍ စာရင်းရေးသွင်းပါသည်။ ဘဏ်သည် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပတ်သက်၍ ၎င်းရပိုင်ခွင့် ကုန်ဆုံးသောအချိန်သို့မဟုတ် ၎င်းရပိုင်ခွင့်အား အခြားသူများထံသို့ အလုံးစုံလွှဲပြောင်းသောအခါ စာရင်းမှ ထုတ်ပယ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ပေးရန်တာဝန်များကိုမူ ပျက်ပြယ်သောအခါ သို့မဟုတ် သက်တမ်းကျော်လွန်သောအခါ စာရင်းမှ ထုတ်ပယ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၉။ ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ (အဆက်)

(ဂ) ဘဏ္ဍာရေးရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ခုနှိမ်ဖော်ပြခြင်း

ဥပဒေအရ ခုနှိမ်ခွင့်ရှိခဲ့လျှင်သော်လည်းကောင်း အသားတင်ကိုသာ စာရင်းရှင်းရန် ရည်ရွယ်ချက် သို့မဟုတ် ရပိုင်ခွင့်များထုတ်ယူချိန်နှင့် ပေးရန်တာဝန်များပေးချေရမည့်အချိန် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လျှင်သော် လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုခုနှိမ်ပြီး အသားတင်ပမာဏကိုသာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြပါသည်။ Master netting agreement နှင့် ပတ်သက်နေသော ဘဏ္ဍာရေး စာချုပ်စာတမ်းများကိုမူ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် စုစုပေါင်းအခြေခံဖြင့် ဖော်ပြပါသည်။

(ဃ) သင့်တင့်သောတန်ဖိုးကို ဆုံးဖြတ်ခြင်း

ဘဏ္ဍာရေးစာချုပ်စာတမ်းများအားလုံးကို ကနဦးတွင် သင့်တင့်သောတန်ဖိုးဖြင့် စာရင်းသွင်းပါသည်။ ကနဦးရှိ သင့်တင့်သောတန်ဖိုးဆိုသည်မှာ ယေဘုယျအားဖြင့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ အရောင်းအဝယ်ဖြစ်သော အချိန်တွင် ပေးလိုက်ရသော သို့မဟုတ် ရရှိလိုက်သောအဖိုးစားနားဖြစ်သည်။ နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးနေသော တန်ဖိုးသင့်သည့်နည်းလမ်းများအတိုင်း သင့်တင့်သောတန်ဖိုးကို သတ်မှတ် ပါသည်။

သင့်တင့်သောတန်ဖိုးမသတ်မှတ်နိုင်သော unquoted equity များကိုမူ ၎င်းတို့၏ မူရင်းတန်ဖိုးနှင့် အစီရင်ခံသော နေ့ရှိ တန်ဖိုးလျော့ကျမှုတို့အပေါ်တွင် သတ်မှတ်ဖော်ပြပါသည်။

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု

(က) ချေးငွေနှင့် ကြိုတင်ပေးငွေများ

ဘဏ်၏ ချေးငွေနှင့် ကြိုတင်ပေးငွေများကို အောက်ပါစံချိန်စံညွှန်းများတစ်ခုခုနှင့် ကိုက်ညီသောအခါ တန်ဖိုးလျော့ကျမှုအဖြစ် သတ်မှတ်ပါသည်။

တစ်ခုစီအကဲဖြတ်ခြင်း

(၁) ချေးငွေ သို့မဟုတ် အတိုး သို့မဟုတ် နှစ်ခုစလုံးအား ပေးချေရန်စေ့ရောက်ပြီး ရက်ပေါင်း (၉၀) နှင့်အထက် ပျက်ကွက်ခြင်း

(၂) စာရင်းပိုထုတ်ချေးငွေ ပုံစံဖြင့် ငွေချေးထားပြီးရရန်ရှိသောပမာဏသည် ခွင့်ပြုထားသောပမာဏထက် ရက်ပေါင်း (၉၀) နှင့် အထက်ကျော်လွန်ခြင်း

(၃) ရရန်ရှိသောပမာဏသည် ခွင့်ပြုထားသောပမာဏထက် ရက်ပေါင်း (၉၀) မကျော်လွန်သော်လည်း သိသာ ထင်ရှားသော Credit Weakness များဖြစ်ပေါ်နေခြင်း ချေးငွေကို တန်ဖိုးလျော့ကျမှုဖြစ်မဖြစ် ဆုံးဖြတ်ရန် အတွက် ဘဏ်သည် ဘဏ္ဍာရေးအစီရင်ခံသောနေ့၌ တန်ဖိုးလျော့ကျနိုင်ကြောင်း အထောက်အထားများ ရှိမရှိ သုံးသပ်ပါသည်။ ထိုသို့သော -

အထောက်အထားများရှိပါက ချေးငွေအား တန်ဖိုးလျော့ကျနေသည့်ချေးငွေအဖြစ် သတ်မှတ်ပြီး အဆိုပါ တန်ဖိုးလျော့ကျမှုပမာဏ အား စာရင်းသွင်းပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

(က) ချေးငွေနှင့် ကြိုတင်ပေးငွေများ (အဆက်)

တစ်ခုစီအကဲဖြတ်ခြင်း (အဆက်)

ချေးငွေများ တန်ဖိုးလျော့ကျနေသည်ဟု ဖော်ပြနေသော အထောက်အထားများတွင် အောက်ပါတို့ ပါဝင်ပါသည်။

(၁) ငွေချေးယူသူသည် သိသာစွာ ဘဏ္ဍာရေး အခြေအနေ အခက်အခဲ ဖြစ်ပေါ်နေခြင်း

(၂) စာချုပ်ပါ သဘောတူညီချက်များအား ချိုးဖောက်ခြင်း၊ လိုက်နာရန် ပျက်ကွက်နေခြင်း

(၃) ငွေချေးယူသူသည် လူမွဲစာရင်းခံယူရန် အလားအလာ ရှိနေခြင်း

(၄) ငွေချေးယူသူ၏ စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်သည့် အခြေအနေ မရှိခြင်း

(၅) ငွေချေးယူသူများ၏ ပြန်လည်ပေးသွင်းနိုင်မည့် အခြေအနေများကို ထိခိုက်စေနိုင်သည့် သတင်းများ သို့မဟုတ် စီးပွားရေး အခြေအနေများ ပြည်တွင်းတွင် ဖြစ်ပေါ်လာခြင်း

ဘဏ်သည် ချေးငွေအားလုံးအတွက် တန်ဖိုးလျော့ကျမှု ဖြစ်စေနိုင်သည့် အထောက်အထားများ ရှိမရှိ သိနိုင်ရန် ချေးငွေတစ်ခုချင်းစီအား ပထမဦးစွာ သုံးသပ်ပါသည်။ တန်ဖိုးလျော့ကျမှု ဖြစ်စေနိုင်သည့် အထောက်အထားများ ရှိပါက အနာဂတ် ငွေစီးဆင်းမှု၏ လက်ရှိတန်ဖိုးနှင့် ချေးငွေ၏သယ်ယူလာသည့်ပမာဏတို့၏ ခြားနားချက်ကို တန်ဖိုးလျော့ကျမှုအရှုံးအဖြစ် အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

ချေးငွေအား ပြန်လည်ကောက်ခံရန် မဖြစ်နိုင်တော့ပါက ချေးငွေတန်ဖိုးလျော့ကျမှုခွင့်ပြုငွေစာရင်းမှ ပယ်ဖျက်ပါသည်။ အဆိုပါချေးငွေများအား လိုအပ်သောနည်းလမ်းများဖြင့် ဆုံးရှုံးမှုများအား သတ်မှတ်ပြီးပါက ပယ်ဖျက်မှု ပြုလုပ်ပါသည်။ ယခင်စာရင်းမှ ပယ်ဖျက်ထားသောချေးငွေများ ပြန်လည်ရရှိခဲ့ပါက အရှုံးအမြတ်စာရင်းတွင် ဝင်ငွေအဖြစ် ဖော်ပြပါသည်။

စုပေါင်းအကဲဖြတ်ခြင်း

ဘဏ်၏ လက်ရှိ စုပေါင်းအကဲဖြတ်မှုကို စုစုပေါင်း ထုတ်ချေးထားသည့် ချေးငွေလက်ကျန် အားလုံး၏ အရင်းနှင့် အတိုး နှစ်ရပ်လုံး အပေါ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်မှုများနှင့် မူဝါဒများနှင့်အညီ ဆောင်ရွက်ပါသည်။

သီးသန့်လျာထားချက်

ဘဏ်သည် ချေးငွေများအပေါ် သီးသန့်လျာထားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၁၇ ရပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ပြုလုပ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

(က) ချေးငွေနှင့် ကြိုတင်ပေးငွေများ (အဆက်)

သီးသန့်လျာထားချက် (အဆက်)

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုအပေါ်တွင် လျာထားခြင်း
စံပြည့်သောချေးငွေများ	ရက် ၃၀ အထိ	၀ %
စောင့်ကြည့်ရန်လိုသောချေးငွေ	၃၁ ရက် မှ ရက် ၆၀ အထိ	၅ %
စံမပြည့်သော ချေးငွေ	၆၁ ရက် မှ ရက် ၉၀ အထိ	၂၅%
ရရန်မသေချာသော ချေးငွေ	၉၁ ရက်မှ ရက် ၁၈၀ အထိ	၅၀%
ရလမ်းမရှိသော ချေးငွေ	ရက်ပေါင်း ၁၈၀ နောက်ပိုင်း	၁၀၀%

(ခ) ချေးငွေများအား ပြန်လည်ပြင်ဆင်ခြင်း

ချေးငွေတစ်ခုသည် Credit Weakness ဖြစ်ပေါ်နေသောအချိန်၌ ဘဏ်သည် အပေါင်ပစ္စည်းအား ရယူခြင်းထက် ချေးငွေအား ပြန်လည်ညှိနှိုင်းမှု ပြုလုပ်ပါသည်။ ထိုသို့ ပြန်လည်ညှိနှိုင်းခြင်းတွင် ပြန်လည်ပေးချေမှုအား သက်တမ်းပြင်ဆင်ပေးခြင်း၊ ချေးငွေ သက်တမ်းအသစ်နှင့် အခြေအနေပြောင်းခြင်းတို့ပါဝင်ပါသည်။ စီမံခန့်ခွဲသူများမှ ပြန်လည်ပြင်ဆင်ထားသောချေးငွေ (renegotiated loan) များအား သတ်မှတ်ထားသော သက်တမ်းများနှင့်အညီ ပြန်လည်ပေးချေမှုများ ရှိမရှိ စောင့်ကြည့်မှု ပြုလုပ်ပါသည်။

(ဂ) Held to Maturity

Held to Maturity အဖြစ် ကိုင်ဆောင်ထားသော ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုများအား အစီရင်ခံသောနေ့၌ ငွေသားစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် တန်ဖိုးလျော့ကျမှုဖြစ်စေသော အထောက်အထားများ ရှိမရှိကို စိစစ်သုံး သပ်ပါသည်။အဆိုပါ အထောက်အထားများရှိပါက ဝယ်ယူခဲ့စဉ်၌ ကုန်ကျခဲ့သောကုန်ကျစရိတ်နှင့် ယခင်ကျခံ ထားသော တန်ဖိုးလျော့ကျမှုအရှုံးအား နှုတ်ပယ်၍ရရှိသည့် အနာဂတ်ငွေသားစီးဆင်းမှု၏လက်ရှိတန်ဖိုးတို့၏ ခြားနားချက်ကို တန်ဖိုးလျော့ကျမှုအရှုံးအဖြစ် စာရင်းရေးသွင်းပါသည်။ အကယ်၍ နောက်ဆက်တွဲကာလတွင် တန်ဖိုးလျော့ကျမှုအရှုံးသည် လျော့ကျသွား၍ ၎င်းလျော့ကျသွားခြင်းသည် တန်ဖိုးလျော့ကျမှုအရှုံးကျခံပြီးမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါက ၎င်းလျော့ကျမှုအား အရှုံးအမြတ်စာရင်းတွင် ပြန်လည်စာရင်ညှိနှိုင်း ထည့်သွင်းပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၀။ ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းများ တန်ဖိုးလျော့ကျမှု (အဆက်)

(ဃ) Available for Sale (AFS)

AFS အဖြစ်သတ်မှတ်ထားသော Equity Investment များအတွက် တန်ဖိုးလျော့ကျမှု ဖြစ်သော အထောက်အထားများတွင် အဆိုပါ Investment ၏ သင့်တင့်သောတန်ဖိုးသည် ၎င်းအား ဝယ်ယူကုန်ကျစရိတ်ထက် သိသာစွာကျဆင်းနေခြင်း၊ Active Market ပျောက်ကွယ်ခြင်း၊ Issuer (or) Obligor များသည် ဘဏ္ဍာရေးအခက်အခဲများ သိသာစွာဖြစ်ပေါ်နေခြင်းများ ပါဝင်ပါသည်။ AFS တစ်ခု တန်ဖိုးလျော့ကျမှု ဖြစ်ပေါ်သောအခါ အဆိုပါ AFS ၏ သင့်တင့်သောတန်ဖိုးမှ တန်ဖိုးလျော့ကျမှုအရှုံးအား နုတ်ပယ်ပြီး မူလဝယ်ယူကုန်ကျစရိတ်နှင့် ခြားနားသောပမာဏအား Equity Investment ရပိုင်ခွင့်မှ အရှုံးအမြတ်စာရင်းသို့ ပြောင်းလဲ၍ စရိတ်အဖြစ် ကျခံပါသည်။

Equity Investment AFS များ၏ နောက်ဆက်တွဲ ကာလတွင် သင့်တင့်သောတန်ဖိုး တိုးတက်လာသောအခါ အခြားအလုံးစုံဝင်ငွေရှင်းတမ်းတွင် စာရင်းသွင်းဖော်ပြပြီး ယခင်က အရှုံးအမြတ်စာရင်းတွင် ရေးသွင်းခဲ့သည့် တန်ဖိုးလျော့ကျမှုအရှုံးများကို ပြန်လည်စာရင်းညှိနှိုင်းမှု ပြုလုပ်ခြင်းမရှိပါ။ သို့ရာတွင် Debt Investment များဖြစ်ခဲ့ပါက ပြန်လည်စာရင်းညှိနှိုင်းမှု ပြုလုပ်ပါသည်။

၃-၁၁။ ငွေနှင့် ဘဏ်လက်ကျန်

ငွေနှင့် ဘဏ်လက်ကျန်များတွင် ဘဏ်များတွင်ထားရှိထားသော စာရင်းရှင်အပ်ငွေ၊ လက်ဝယ်ကိုင်ဆောင်ထားသောငွေ၊ အပ်ငွေများ၊ ကာလတိုနှင့် Highly liquid investment များပါဝင်ပါသည်။ အဆိုပါ Highly liquid investment များသည် ငွေသားအဖြစ် ပြောင်းလဲရန် အလွန်လွယ်ကူပြီး တန်ဖိုးပြောင်းလဲမှုသည် သိသာထင်ရှားသည့် စွန့်စားမှုအန္တရာယ် မရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆိုလိုပါသည်။

၃-၁၂။ ပုံသေပိုင်ပစ္စည်းနှင့် တန်ဖိုးလျော့

ပုံသေပိုင်ပစ္စည်းအမျိုးအစားအားလုံးကို ကနဦးတွင် မူရင်းတန်ဖိုးဖြင့် ရေးသွင်းပါသည်။ ထိုပစ္စည်းသည် အနာဂတ်ကာလတွင် စီးပွားရေးအကျိုးအမြတ်များ ဘဏ်သို့စီးဝင်နိုင်ခြေရှိပြီး ၎င်း၏တန်ဖိုးကို ယုံကြည်စိတ်ချစွာ တိုင်းတာနိုင်လျှင် ထိုပစ္စည်း၏ မူရင်းတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မှတ်တမ်းတင်ပါသည်။ အစားထိုးလိုက်သည့် အစိတ်အပိုင်းများအတွက် ကုန်ကျတန်ဖိုးကို ပုံသေပိုင်ပစ္စည်းအဖြစ် မသတ်မှတ်ပါ။ အခြားသော ပြုပြင်ထိန်းသိမ်း ပြင်ဆင်စရိတ်များအား အရှုံးအမြတ်စာရင်းတွင် ကျခံပါသည်။

ပုံသေပိုင်ပစ္စည်းများနှင့် စက်ကိရိယာအမျိုးအစားတစ်ခု၏ အရေးပါသော အစိတ်အပိုင်းများ၏ အသုံးဝင်သက်တမ်း မတူညီသည့် အခါ ၎င်းတို့အား သီးခြားစီ စာရင်းမှတ်တမ်းတင်ပါသည်။

ဘိုးဘွားပိုင်မြေ၏သက်တမ်းမှာ အကန့်အသတ်မရှိသည့်အတွက် ၎င်းအားတန်ဖိုးလျော့ တွက်ချက်နုတ်ပယ်ခြင်း မပြုလုပ်ပါ။

ဘိုးဘွားပိုင်မြေမှလွဲ၍ အခြားပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့ (Depreciation) နှင့် တန်ဖိုးလျော့ကျမှုအရှုံး (Impairment Loss) (ရှိပါက) နုတ်၍ ဖော်ပြပါသည်။

ပုံသေပိုင်ပစ္စည်းများအား ကြွင်းကျန်တန်ဖိုးနုတ်ပြီး ကျန်ရှိသည့် တန်ဖိုးအပေါ်တွင် မျဉ်းဖြောင့်နည်း (Straight Line basis) ဖြင့် အောက်ဖော်ပြပါ အသုံးဝင်သက်တမ်းများအတိုင်း တန်ဖိုးလျော့တွက်ချက်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၂။ ပုံသေပိုင်ပစ္စည်းနှင့် တန်ဖိုးလျော့ (အဆက်)

	အသုံးဝင်သက်တမ်း (နှစ်)
အဆောက်အဦး	၄၀-၈၀
ငှားရမ်းအဆောက်အဦးပြင်ဆင်မှု	၅-၁၀
မော်တော်ယာဉ်	၈
ပရိဘောဂနှင့် ရုံးသုံးစက်ကိရိယာ	၅-၂၀
စက်နှင့် စက်ကိရိယာ	၁၆

ပုံသေပိုင်ပစ္စည်းများအား ၎င်းတို့၏ သယ်ယူလာသည့်တန်ဖိုးသည် ပြန်လည်ရရှိနိုင်သည့်တန်ဖိုးထက် နည်းနေသည်ဟု ယူဆရသော အခြေအနေများရှိလာပါက ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စာရင်းမှတ်စု (၃-၁၅) တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်ပါသည်။

ကြွင်းကျန်တန်ဖိုးများအား ရောင်းချလျှင်သော်လည်းကောင်း သို့မဟုတ် ၎င်းကို အသုံးပြုခြင်းမှ အနာဂတ်စီးပွားရေး အကျိုးအမြတ် များ မရရှိနိုင်လျှင်သော်လည်းကောင်း ၎င်းတို့ကိုစာရင်းမှာ ပယ်ဖျက်ပါသည်။ ထိုသို့ ပုံသေပိုင်ပစ္စည်းများ ပယ်ဖျက်ခြင်းမှ ရရှိလာသော အမြတ် သို့မဟုတ် အရှုံးကို ပုံသေပိုင်ပစ္စည်း ပယ်ဖျက်သောနှစ်ရှိ အရှုံးအမြတ်စာရင်းတွင် ရေးသွင်းပါသည်။

၃-၁၃။ ထိတွေ့ကိုင်တွယ်၍ မရသောပစ္စည်း

ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများနှင့်ပတ်သက်၍ ကနဦးတွင် ၎င်းတို့ကို မူရင်းတန်ဖိုးဖြင့် စာရင်းထည့်သွင်း တင်ပြပါသည်။ နောက်ပိုင်းကာလများတွင် မူရင်းတန်ဖိုးမှ စုစုပေါင်း တန်ဖိုးလျော့နှင့် တန်ဖိုးလျော့ကျမှုအရှုံး (ရှိခဲ့ပါက) နုတ်၍ ဖော်ပြပါသည်။ အသုံးဝင်သက်တမ်း သတ်မှတ်နိုင်သော ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများကို မျဉ်းပြောင်းနည်းဖြင့် တန်ဖိုးလျော့ပြီး စာရင်းလျော့ကျမှု (တန်ဖိုးလျော့ကျမှုအရှုံး) အခြေအနေရှိပါက တန်ဖိုးလျော့ကျမှု ညှိနှိုင်းဖော်ပြပါသည်။ တန်ဖိုးလျော့ကျမှုကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းကျခံပါသည်။ အသုံးဝင်သက်တမ်းနှင့် တန်ဖိုးလျော့နည်းလမ်းများကို နှစ်စဉ်ပြန်လည်သုံးသပ်ပါသည်။ Software လိုင်စင်နှင့် သုံးစွဲခွင့်များ၏ ခန့်မှန်းအသုံးဝင် သက်တမ်း အား (၁၀)နှစ် အဖြစ် သတ်မှတ်ပြီး အဆိုပါ အချိန်ကာလအတွင်း တန်ဖိုးလျော့ပါသည်။

၃-၁၄ ။Foreclosed Properties

Foreclosed Properties များမှာ အကြွေးရယူလိုမှုကြောင့် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ သိမ်းယူထားသော ပစ္စည်းများဖြစ်ပြီး သင့်တင့်သောဈေးနှုန်းနှင့် မူရင်းတန်ဖိုးအနက် နည်းရာတန်ဖိုးဖြင့် ဖော်ပြပါသည်။

၃-၁၅ ။ Non-financial Asset များတန်ဖိုးလျော့ကျခြင်း

ပုံသေပိုင်ပစ္စည်း၊ Investment properties နှင့် Foreclosed Properties ကဲ့သို့သော ဘဏ္ဍာရေးမဟုတ်သော ရပိုင်ခွင့်များအား နှစ်စဉ်သော်လည်းကောင်း၊ သယ်ယူလာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေသော အခြေအနေရှိလျှင်သော်လည်းကောင်း တန်ဖိုးလျော့ကျမှု ရှိမရှိ ဆန်းစစ်မှုများ ပြုလုပ်ပါသည်။ အဆိုပါ အခြေအနေတည်ရှိပါက သယ်ယူလာသည့်ပမာဏမှ ပြန်ရနိုင်မည့်တန်ဖိုး ရောက်သည်အထိ လျော့ချမှု ပြုလုပ်ပါသည်။ ပြန်လည်ရရှိနိုင်မည့်တန်ဖိုးဆိုသည်မှာ အသုံးဝင်တန်ဖိုး (value-in-use) နှင့်စရိတ်များ နှုတ်ဖယ်ထားသည့် သင့်တင့်သော တန်ဖိုးတို့အနက် များသောပမာဏဖြစ်သည်။ သယ်ယူလာသည့်ပမာဏသည် ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေပါက တန်ဖိုးလျော့ကျမှုအဖြစ် စာရင်းသွင်းပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၁၆။ အစုရှယ်ယာရင်းနှီးငွေနှင့် အစုရှယ်ယာထုတ်ဝေမှုကုန်ကျစရိတ်များ

မတည်ရင်းနှီးငွေဟုဆိုရာတွင် ပေးရန်တာဝန်များနှုတ်ဖယ်ပြီး ကျန်ရှိသောဘဏ်၏ ရပိုင်ခွင့်ပမာဏကို ဆိုလိုပါသည်။ သာမန် အစုရှယ်ယာများအားလုံးကို မတည်ရင်းနှီးငွေအဖြစ် သတ်မှတ်ပါသည်။ သာမန်အစုရှယ်ယာများတန်ဖိုးအား ၎င်းရှယ်ယာများ ထုတ်ဝေခဲ့စဉ်က တိုက်ရိုက်ကုန်ကျခဲ့သောစရိတ်များကို နှုတ်ဖယ်၍ အသားတင်ရရှိသော ပမာဏကို စာရင်းရေးသွင်းဖော်ပြပါသည်။ သာမန်အစုရှယ်ယာများအပေါ် အမြတ်ဝေစုများကိုလည်း ထုတ်ဝေကြေငြာသည့်ကာလတွင် အစုဝင်များ၏ ပိုင်ဆိုင်မှုအဖြစ် ဖော်ပြပါသည်။

၃-၁၇။ အခြားပေးရန်တာဝန်များ

အခြားပေးရန်တာဝန်များတွင် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ဘဏ်မှရယူခဲ့သောဝန်ဆောင်မှုများအပေါ် ပေးချေမှုမပြုရသေးသော ပေးရန်တာဝန်များပါဝင်ပါသည်။ (၁) နှစ် နှင့် (၁) နှစ် အောက် ကာလအတွင်း ပေးချေရမည့် ပေးရန်တာဝန်များ၊ ပုံမှန်လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သောပေးရန်တာဝန်များကို ကာလတိုပေးရန်တာဝန်များအဖြစ် သတ်မှတ်ပါသည်။

သို့မဟုတ်ပါက ကာလရှည် ပေးရန်တာဝန်အဖြစ် သတ်မှတ်ပါသည်။ အခြားပေးရန်တာဝန်များကို ကနဦးတွင် ကာလတန်ဖိုး (သင့်တင့်သောတန်ဖိုး) နှင့် သတ်မှတ်ပြီး နောက်ပိုင်းတွင် ကုန်ကျစရိတ်ဖြင့် တွက်ချက်ပါသည်။

၃-၁၈။ ချေးယူငွေများ

(၁၂)လ အတွင်း ပေးချေရန်တာဝန်ရှိသော ချေးယူငွေများကို ကာလတိုချေးယူငွေများအဖြစ် သတ်မှတ်ပြီး (၁၂)လ ကျော်မှ ပေးရန်ရှိသောချေးယူငွေများကို ကာလရှည်ချေးယူငွေအဖြစ် ဖော်ပြပါသည်။ ချေးယူငွေများအား ကနဦးတွင် ကာလပေါက်ဈေး (သင့်တင့်သောတန်ဖိုး)ဖြင့် စာရင်းသွင်းဖော်ပြပြီး နောက်ပိုင်းကာလများတွင် Amortized cost ဖြင့် တွက်ချက်ပါသည်။ ချေးငွေရယူချိန်၌ ရရှိသောပမာဏနှင့် ပြန်လည်ပေးဆပ်ချိန်၌ ပေးချေရမည့်ပမာဏတို့ ကွာခြားမှုရှိပါက Effective Interest Method ကို အသုံးပြု၍ ချေးယူငွေကာလတစ်လျှောက် အရှုံးအမြတ်စာရင်းတွင် စာရင်းရေးသွင်းပါသည်။

၃-၁၉။ လျာထားချက်များ

ဘဏ်အနေဖြင့် အတိတ်ကာလဖြစ်စဉ်နှင့်ပတ်သတ်၍ ဥပဒေအရ၊ လူမှုရေးအရ သို့မဟုတ် လုပ်ငန်းမှသတ်မှတ်ထားသော စည်းမျဉ်းများအရ လက်ရှိကာလတွင် ပေးရန်တာဝန်များရှိခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါပေးရန်တာဝန်များအား ပေးချေရန် အတွက် လုပ်ငန်း၏အင်အားစုများ စီးထွက်ခြင်း (Outflow of resources) ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း၊ အဆိုပါပေးရန်တာဝန်ရှိသော ငွေပမာဏအား ယုံကြည်စိတ်ချစွာတွက်ချက်နိုင်သည့် အခြေအနေတွင်သော်လည်းကောင်း လျာထားစရိတ် (Provision) အဖြစ်သတ်မှတ်ပါသည်။ လျာထားချက်များကို လက်ရှိ အကောင်းဆုံးခန့်မှန်းမှုအား ထင်ဟပ်စေရန်အတွက် နှစ်စဉ်သုံးသပ်၍ စာရင်းညှိနှိုင်းမှုများ ပြုလုပ်ပါသည်။ ၎င်းလျာထားချက်အား ပေးချေရန် မလိုအပ်တော့ပါက ယခင်စာရင်းရေးသွင်းချက်အား ပြောင်းပြန်ပြန်သွင်းပါသည်။ အချိန်အခါအရ ငွေကြေးဈေးနှုန်း ပြောင်းလဲမှုဖြင့်မားပါက ၎င်းလျာထားချက်အား Pre-tax rate ဖြင့်တန်ဖိုးတိုးလျှော့မှု ပြုလုပ်ပါသည်။ ထို့သို့တွက်ချက်မှုဖြင့် ဖြစ်ပေါ်လာသောအရှုံးအား Finance cost အဖြစ်ကျခံ စာရင်းသွင်းပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂၀။ Contingent Liabilities

ဘဏ်၏အကျိုးစီးပွား တစ်စုံတစ်ရာစီးထွက်နိုင်သည့် အနေအထားရှိရန် မသေချာခြင်း၊ ပေးချေရမည့်ပမာဏအား သေချာစွာမသိရှိနိုင်ခြင်း၊ Obligation မရှိခြင်း စသည်တို့ ဖြစ်ပေါ်ပါက ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် စာရင်းမထည့်သွင်းဘဲ ပေးကောင်းပေးရနိုင်သော ပေးရန်တာဝန် (Contingent Liabilities) အဖြစ် စာရင်းမှတ်စုတွင် ဖော်ပြပါသည်။ Contingent Liabilities နှင့် Assets များအား ယခင်နှစ်သာမက ယခုနှစ်၏ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းများတွင် စာရင်းရေးသွင်းဖော်ပြခြင်း မရှိပါ။

၃-၂၁။ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

(က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပိုသောအဖွဲ့မှ

(၁) ထိန်းချုပ်မှုများ၊ တစ်ဦးတစ်ယောက်မှ ထိန်းချုပ်ခြင်း (သို့မဟုတ်) အဖွဲ့အစည်းမှ ပူးတွဲထိန်းချုပ်ခြင်း (ဤတွင် မိခင်ကုမ္ပဏီများ၊ လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများ)

(၂) ဩဇာလွှမ်းမိုးသောအဖွဲ့အစည်းပေါ်တွင်အကျိုးခံစားခွင့်ရှိခြင်း၊

(၃) အဖွဲ့အစည်းပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊

(ခ) အဖွဲ့အစည်းသည် လုပ်ငန်း၏ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊

(ဂ) အဖွဲ့အစည်းသည် ဖက်စက်လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်း၏ ဖက်စပ်ဝင်တစ်ဦးဖြစ်ခြင်း၊

(ဃ) အဖွဲ့အစည်းသည် လုပ်ငန်း(သို့မဟုတ်) မိခင်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် အဓိကတာဝန်ရှိသူဖြစ်ခြင်း၊

(င) အဖွဲ့အစည်းသည် (က) သို့မဟုတ် (ဃ) တွင် ရည်ညွှန်းထားသော မိသားစု (သို့မဟုတ်) တစ်ဦးဦးနှင့် ရင်းနှီးသော မိသားစုဝင်ဖြစ်ခြင်း၊

(စ) အဖွဲ့အစည်းသည်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ (ဃ) သို့မဟုတ် (င)တွင် ရည်ညွှန်းထားသော တစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှု (သို့မဟုတ်) ဩဇာလွှမ်းမိုးခံရသော (သို့မဟုတ်) ထိုအဖွဲ့အစည်းတွင် အထင်ကရ မဲပေးပိုင်ခွင့်ရှိသူ၏ ဩဇာလွှမ်းမိုးခံရခြင်း၊

(ဆ) အဖွဲ့အစည်းသည် ဝန်ထမ်းအကျိုးအလို့ငှာ တာဝန်ထမ်းဆောင်သော ကာလနောက်ပိုင်း ဝန်ထမ်းများ၏ အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း (သို့မဟုတ်) လုပ်ငန်းချင်းဆက်စပ်မှုရှိသော မည်သည့် အဖွဲ့အစည်းမဆိုဖြစ်ပါသည်။

၃-၂၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း (သင့်တင့်သောဈေးနှုန်းသတ်မှတ်ခြင်း)

သင့်တင့်သောတန်ဖိုးဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင်ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခုအား ရောင်းချရာတွင် ရရှိမည့် သို့မဟုတ် ပေးရန်တာဝန်တစ်ခု လွှဲပြောင်းရာတွင် ပေးရမည့်ဈေးနှုန်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၃။ အရေးပါသော စာရင်းရေးဆွဲခြင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ် (အဆက်)

၃-၂၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း (သင့်တင့်သောဈေးနှုန်းသတ်မှတ်ခြင်း) (အဆက်)

သင့်တင့်သောတန်ဖိုး သတ်မှတ်ခြင်း ပြုလုပ်ရာ၌ ရပိုင်ခွင့်များ ရောင်းချခြင်း နှင့် ပေးရန်တာဝန် လွှဲပြောင်းခြင်းတို့သည် အဓိကဈေးကွက် သို့မဟုတ် အားသာသည့်ဈေးကွက်တို့တွင် ဖြစ်ပေါ်သည်ဟု ယူဆချက်အပေါ်အခြေခံ၍ တွက်ချက်ပါသည်။ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်အား သင့်တင့်သောဈေးနှုန်း သတ်မှတ်ရာတွင် ဈေးကွက်၌ ပါဝင်သူများသည် အဆိုပါ ရပိုင်ခွင့်၊ ပေးရန်တာဝန်တို့နှင့် ပတ်သက်၍ ၎င်းတို့၏ အကျိုးစီးပွား အကောင်းဆုံးရရှိရန်အတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြစ်သည်ဟုယူဆချက်ဖြင့် တိုင်းတာဖော်ပြပါသည်။ သင့်တင့်သောတန်ဖိုး သတ်မှတ်ရာတွင် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော၊ လုံလောက်သော အချက်အလက် ရရှိနိုင်သည့် နည်းလမ်းများကို အသုံးပြုပါသည်။

ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ၏ သင့်တင့်သောတန်ဖိုးကို ၎င်းတို့အား တန်ဖိုးသတ်မှတ်ဖော်ပြရာတွင် သိသာထင်ရှားပြီး အနည်းဆုံးအချက်အလက်အပေါ်အခြေခံ၍ အမျိုးအစားနှင့် အဆင့်ကို ဖော်ပြပါသည်။ အစဉ်ဖြစ်ပေါ်နေသည့် အခြေခံဖြင့် စာရင်း ထည့်သွင်းသော ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များအတွက် နှစ်ကုန်ဆုံးချိန်၌ အမျိုးအစားခွဲခြားမှုအား ပြန်လည်ဆန်းစစ်ခြင်းဖြင့် အဆင့်များ ပြောင်းလဲမှု ရှိမရှိ သုံးသပ်ပါသည်။

၄။ Significant Accounting judgements, estimates and assumptions

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ ဝင်ငွေစရိတ်၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ၊ Contingent Liabilities များအား ထုတ်ဖော်ချက်များနှင့် ပတ်သက်၍ စီမံအုပ်ချုပ်သူများမှ ဆုံးဖြတ်ချက်ချိန်မှစ၍ ယူဆချက်များ ပြုလုပ်ကြပါသည်။ ထိုယူဆချက်များနှင့် ခန့်မှန်းမှုများတွင် မသေချာမှုများရှိခြင်းကြောင့် အနာဂတ်ကာလတွင် သယ်ယူလာသည့် ရပိုင်ခွင့် သို့မဟုတ် ပေးရန်တာဝန်များမှ အရေးပါသောညှိနှိုင်းမှုများ လိုအပ်မည်ဖြစ်ပါသည်။ စာရင်းမူဝါဒများအား လိုက်နာကျင့်သုံးရာ၌ အောက်ဖော်ပြပါ ချင့်ချိန်မှုများကို ပြုလုပ်ပါသည်။

၄-၁။ Credit Exposures တန်ဖိုးလျော့ကျမှု

ဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ သိသာထင်ရှားသော ချေးငွေများအား ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပါသည်။ တန်ဖိုး လျော့ကျမှုများ ရှိမရှိ ချင့်ချိန်ပြုလုပ်ပါသည်။ အဖွဲ့လိုက်ဖြစ်စေ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ ငွေချေးသူများမှ ပြန်လည် ပေးဆပ်နိုင်မှုများ မပြုလုပ်နိုင်သည့် အခြေအနေများ ရှိမရှိ သုံးသပ်ပါသည်။ ရုံးတွင်းချမှတ်ထားသော မူဝါဒများနှင့်အညီ တန်ဖိုးလျော့ချမှုများ ပြုလုပ်ပါသည်။

Credit Exposures တန်ဖိုးလျော့ကျမှုအား သတ်မှတ်ရာတွင် အနာဂတ် ငွေသားစီးဆင်းမှု၏ အချိန်နှင့် ပမာဏများအပေါ် စီမံခန့်ခွဲသူများမှ ခန့်မှန်းရာ၌ ချင့်ချိန်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ဤငွေသားစီးဆင်းမှုများအား ခန့်မှန်းရာ၌ ဘဏ်သည် ငွေချေးယူသူများ၏ ဘဏ္ဍာရေးအခြေအနေနှင့် အာမခံအစွဲသားများ၏ ပြန်ရောင်းရမည့် အသားတင်တန်ဖိုးတို့အား ချင့်ချိန်ပါသည်။ ကိန်းဂဏန်း အချက်အလက်များအပေါ်တွင် ယူဆထားခြင်းဖြစ်ပြီး အမှန်တကယ်ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ကွာခြားနိုင်သလို တန်ဖိုးလျော့ကျမှုများလည်း ပြောင်းလဲနိုင်ပါသည်။

၄-၂။ သင့်တင့်သောတန်ဖိုးတိုင်းတာခြင်း

သင့်တင့်သောတန်ဖိုး ဆိုသည်မှာ တိုင်းတာသောနေ့တွင်ရှိသည့် ဈေးကွက်တွင် ပါဝင်သူများအကြား ရပိုင်ခွင့်တစ်ခုအား ရောင်းချရာတွင် ရရှိမည့် သို့မဟုတ် ပေးရန်တာဝန်တစ်ခုကို လွှဲပြောင်းရာတွင်ပေးရမည့်ဈေးနှုန်း ဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် ဘဏ်သည် ရောင်းဝယ်နေသည့် ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများကို ရည်ညွှန်း၍ သုံးသပ်ပါသည်။ Credit risk များကိုလည်း သင့်လျော်သလိုထည့်သွင်းစဉ်းစားပါသည်။ ရောင်းဝယ်နေသောဈေးကွက် မရှိပါက ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင်ရှိသော ဈေးကွက်အခြေအနေပေါ် မူတည်၍ လက်တကမ်းတွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်း၊ discounted cash flow analysis နှင့် အခြားတန်ဖိုးသင့်နည်းလမ်းတို့ကို အသုံးပြုပါသည်။ ဤသို့အားဖြင့် အကောင်းမွန်ဆုံးဖြစ်သည့် သင့်တင့်သောတန်ဖိုးအား သတ်မှတ်ဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၄။ Significant Accounting judgements, estimates and assumptions (အဆက်)

၄-၃။ ပုံသေပိုင်ပစ္စည်းများအား တန်ဖိုးလျော့ခြင်း

ပုံသေပိုင်ပစ္စည်း၏ အသုံးဝင်သက်တမ်းပေါ်မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တန်ဖိုးလျော့ပါသည်။ ပုံသေပိုင်ပစ္စည်းများ၏ သက်တမ်းကို (၅) နှစ် မှ ၈၀) အတွင်း ခန့်မှန်းသတ်မှတ်ထားပါသည်။ နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများကြောင့် အသုံးဝင်သက်တမ်းနှင့် လက်ကျန်တန်ဖိုးများ ပြောင်းလဲနိုင်သလို အနာဂတ် တန်ဖိုးလျော့ပမာဏများလည်း ပြောင်းလဲနိုင်ပါသည်။ ဘဏ်၏ ပုံသေပိုင်ပစ္စည်းများ၏ လက်ကျန်တန်ဖိုးများအား စာရင်းမှတ်စု (၁၀) တွင် ဖော်ပြထားပါသည်။

၄-၄။ ရွှေဆိုင်းနှင့်လက်ငင်းဝင်ငွေခွန်

ဝင်ငွေခွန်ကျသင့်မှုများသည် ကနဦး ခန့်မှန်းချက်များနှင့် ကွဲလွဲမှုရှိနိုင်ပါသည်။ ဘဏ်သည် တည်ဆဲ အခွန်ဥပဒေများအပေါ် နားလည်သည့်အတိုင်းနှင့် သာမန်လုပ်ငန်းလုပ်ဆောင်မှုများအရ အခွန်ကျသင့်နိုင်သည်များကို ခန့်မှန်းမှုများအရ ဝင်ငွေခွန် ပေးရန်တာဝန်များကို စာရင်းထည့်သွင်းပါသည်။ ထိုသို့ မူလခန့်မှန်းထားသည်များနှင့် နောက်ဆုံးစည်းကြပ် ထွက်ရှိလာသည့် ကျသင့်သောအခွန်တို့အကြား ကွာခြားမှုရှိသောအခါ လက်ငင်းဝင်ငွေခွန်နှင့် ရွှေဆိုင်းဝင်ငွေခွန်များကို နှစ်အတွင်းလျာထားမှုကို ထိခိုက်နိုင်ပါသည်။ ရွှေဆိုင်းဝင်ငွေခွန်များကို ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို အခွန်ဥပဒေများအရ အခြေခံသည့်ပမာဏများနှင့် ကွဲလွဲသည့်အပေါ် ပေးရန်တာဝန်တွက်ချက်သည့်နည်းလမ်းဖြင့် အပြည့်လျာထားပါသည်။ ရွှေဆိုင်းဝင်ငွေခွန်ရပိုင်ခွင့်များကို ယာယီကွဲလွဲမှုများ သို့မဟုတ် အသုံးမပြုရသေးသည့် အခွန်ဥပဒေအရ အရှုံးများကို အသုံးပြုပြီး အာဂတအခွန်ကျသင့်သည့် အမြတ်မှနုတ်ပယ်ရန် လုံလောက်သည့် ပမာဏအထိ ထည့်သွင်းတင်ပြပါသည်။ ရွှေဆိုင်းဝင်ငွေခွန်ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များကို စာရင်းချေမှု ပြုလုပ်ရာတွင် ဥပဒေအရစာရင်းချေခွင့်ရှိပြီး အဆိုပါရွှေဆိုင်းဝင်ငွေခွန်များ တူညီသောအခွန်အာဏာပိုင်နှင့် သက်ဆိုင်မှသာ ပြုလုပ်ပါသည်။

၄-၅။ ဘဏ္ဍာရေးမဟုတ်သောရပိုင်ခွင့်များ၏တန်ဖိုးလျော့ကျမှု

ရပိုင်ခွင့်တစ်ခု၏ ပြန်လည်ရရှိနိုင်သောပမာဏကို အဆိုပါရပိုင်ခွင့်အား ခွဲဝေသတ်မှတ်ထားသော ငွေကြေး လုပ်ဆောင်သည့်ယူနစ်၏ အသုံးဝင်တန်ဖိုးပေါ်တွင်အခြေခံ၍သတ်မှတ်ရာတွင် စီမံခန့်ခွဲသူများသည် ငွေကြေး လုပ်ဆောင်သည့်ယူနစ်၏ မျှော်မှန်းအနာဂတ်ငွေကြေးစီးဆင်းမှုကို ခန့်မှန်းမှုပြုလုပ်နိုင်ရန်နှင့် အဆိုပါ ငွေကြေးစီးဆင်းမှု ၏ လက်ရှိတန်ဖိုးကို သတ်မှတ်ရန်အတွက် သင့်လျော်သောလျော့နှုန်းကို သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း

ဘဏ်၏ စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များတွင် ဘဏ္ဍာရေးစာချုပ်စာတမ်းများကို အသုံးပြုလုပ်ဆောင်မှုများ ပါဝင်သည်။ အဆိုပါလုပ်ဆောင်မှုများသည် ကြွေးမြီဆုံးရှုံးနိုင်ခြေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအန္တရာယ်၊ အတိုးနှုန်း အန္တရာယ်နှင့် ငွေဖြစ်လွယ်မှုအန္တရာယ်ကဲ့သို့သော အမျိုးမျိုးသောဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေတို့ကို ဖြစ်ပေါ်စေပါသည်။

စီမံအုပ်ချုပ်မှုကော်မတီများသည် ဒါရိုက်တာအဖွဲ့မှ လွှဲအပ်ထားသော လုပ်ပိုင်ခွင့်အာဏာဘောင်အတွင်းမှ ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲလျက်ရှိပါသည်။ အဆိုပါစီမံအုပ်ချုပ်မှုကော်မတီများသည် တွက်ချက် သတ်မှတ်ခြင်း၊ စိစစ်ခြင်းနှင့် မူဝါဒများချမှတ်ခြင်းများကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကြီးကြပ်မှုများအောက်တွင် အဆိုပါဆုံးရှုံးနိုင်ခြေတို့ကို စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲခြင်းများကို လုပ်ဆောင်ပါသည်။ အဆိုပါကော်မတီများမှချမှတ်ထားသော အဓိကကျသည့်မူဝါဒအဆိုပြုချက်များနှင့် ဆုံးဖြတ်ချက်များအား ဒါရိုက်တာအဖွဲ့ မှ စိစစ်သုံးသပ်ပါသည်။ ဘဏ်အနေဖြင့် မြင်သာထင်သာရှိပြီး စီမံခန့်ခွဲနေသော အဓိကကျသည့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေတို့ကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၁။ အတိုးနှုန်းအန္တရာယ်

အတိုးနှုန်းအန္တရာယ်ဆိုသည်မှာ ဈေးကွက်အတွင်း အတိုးနှုန်းပြောင်းလဲမှုကြောင့် အနာဂတ်တွင် ဘဏ္ဍာရေးဆိုင်ရာ စာချုပ်စာတမ်း များ၏ ငွေကြေးစီးဆင်းမှု အတက်အကျဖြစ်ခြင်းကို ဆိုလိုပါသည်။

၅-၂။ ကြွေးမြီအန္တရာယ် (Credit Risk)

ကြွေးမြီအန္တရာယ်ဆိုသည်မှာ ဘဏ်၏ဖောက်သည် သို့မဟုတ် အခြားအလားတူအဖွဲ့အစည်းများမှ စာချုပ်အရ ပေးရန် တာဝန်များကို ပြန်လည်ပေးဆောင်ရန်ပျက်ကွက်ခြင်းကြောင့် ဘဏ်မှရရှိလာမည့်အန္တရာယ်ကို ဆိုလိုပါသည်။ ဘဏ်သည် အဆိုပါကြွေးမြီ အန္တရာယ်များအား တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် လုပ်ငန်းများအပေါ်တွင် လက်ခံနိုင်လောက်သော ကြွေးမြီ အန္တရာယ်ကန့်သတ်မှုများ ချမှတ်ခြင်း၊ အဆိုပါကန့်သတ်မှုများအား စောင့်ကြည့်ကြီးကြပ်ခြင်းများပြုလုပ်၍ စီမံခန့်ခွဲခြင်း နှင့် ထိန်းချုပ်ခြင်းများ ပြုလုပ်ပါသည်။

ယခုနှစ်များအတွင်း ဘဏ်သည် ချေးငွေစံနှုန်း၊ ချေးငွေအန္တရာယ်၊ ချေးငွေအန္တရာယ် သတ်မှတ်မှုလျော့ချမှုနှင့် ကြီးကြပ်မှုတို့ ပါဝင်သော ကြွေးမြီမူဝါဒအား ပြင်ဆင်ခဲ့ပါသည်။ အပေါင်ပစ္စည်းများ ပြန်လည်သတ်မှတ်ခြင်းများ အပါအဝင်ဖြစ်သော ကြွေးမြီနှင့် သင့်လျော်သည်ဟုသတ်မှတ်ထားသော သတ်မှတ်ချက်များ၏ပြောင်းလဲနိုင်ခြေတို့ကို စောလျင်စွာသိရှိနိုင်သော စိစစ်ခြင်းလုပ်ငန်းစဉ်သည် ကြွေးမြီအန္တရာယ်မှ ဖြစ်ပေါ်လာနိုင်သောဆုံးရှုံးမှုများကို ဘဏ်မှ အကဲဖြတ်နိုင်စေရန်နှင့် မှန်ကန်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် ဖော်ပြထားသော ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့် အမျိုးအစားတစ်ခုချင်းစီ၏ အမြင့်ဆုံးဖော်ပြထားသော ကြွေးမြီအန္တရာယ်များကို အပေါင်ပစ္စည်းများ၏ အမှန်တန်ဖိုးများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ အစီရင်ခံသည့် ရက်နေ့တွင်တည်ရှိသော သယ်ဆောင်တန်ဖိုးများအထိ သတ်မှတ်ထားပါသည်။

ဘဏ္ဍာရေးဆိုင်ရာရပိုင်ခွင့်များ၏ အမြင့်ဆုံးသတ်မှတ်ထားသော ကြွေးမြီအန္တရာယ်သည် အဆိုပါ ရပိုင်ခွင့်များကို သယ်ယူလာသည့် တန်ဖိုးများနှင့် ညီမျှပါသည်။

အစုရှယ်ယာများသည် ကြွေးမြီအန္တရာယ်မရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုများတွင် ထည့်သွင်းထားခြင်း မရှိပါ။

ချေးငွေသက်တမ်းကျော်လွန်ခြင်းမရှိသေးသကဲ့သို့ တန်ဖိုးလျော့ကျမှုမရှိသေးသည့် ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်းများတွင် အစိုးရမှ ထုတ်ဝေထားသော စာချုပ်စာတမ်းများ ပါဝင်ပါသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ကြွေးမြီသတ်မှတ်ချက် ကောင်းမွန်မှု အမြင့်ဆုံးရှိသည့် စာချုပ်စာတမ်းများ ဖြစ်ပါသည်။

ချေးငွေသက်တမ်းကျော်လွန်သော်လည်း တန်ဖိုးလျော့ကျမှုမရှိသည့် ချေးငွေများဟုဆိုရာတွင် ချေးငှားထားသော ချေးငွေများသည် ပြန်လည်ပေးဆပ်ရန် သက်တမ်းကျော်လွန်နေသော်လည်း ၎င်းတို့ချေးယူစဉ်ကထားရှိသော အာမခံအပေါင်ပစ္စည်းများ၏ တန်ဖိုး သည် အဆိုပါချေးငွေနှင့် ရရန်ရှိအတိုးငွေထက် ကျော်လွန်နေသော အနေအထားကို ဆိုလိုပါသည်။

ချေးငွေသက်တမ်းကျော်လွန်နေပြီး တန်ဖိုးလျော့ကျမှုများ ဖြစ်ပေါ်နေသည့် ချေးငွေများဟုဆိုရာတွင် သက်ဆိုင်ရာ ချေးငွေများ သို့မဟုတ် ချေးငွေများ၏အတိုးငွေများအား ပေးဆပ်ရမည့်ရက်ထက် ကျော်လွန်နေပြီး အဆိုပါချေးငွေအတွက် ပြန်လည်ရနိုင်မည့် ပမာဏသည် ၎င်းတို့အား သယ်ယူလာသည့်တန်ဖိုးထက် လျော့နည်းနေသည့် အနေအထားကို ဆိုလိုပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၃။ ငွေဖြစ်လွယ်မှုအန္တရာယ်နှင့်ငွေသားစီးဆင်းမှု

ငွေဖြစ်လွယ်မှုအန္တရာယ် ဆိုသည်မှာ ဘဏ်တွင်လက်ခံထားသော အပ်ငွေများနှင့် ချေးယူငွေများ စေ့ရောက်သောကာလ တွင် အဆိုပါ ပေးရန်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်များကို ပေးရန်ခက်ခဲနိုင်သည့် အန္တရာယ်အမျိုးအစား ဖြစ်ပါသည်။

အထက်ပါ ငွေဖြစ်လွယ်မှုအန္တရာယ်ကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုထားသော Asset and Liability Management Policy ၏ မူဘောင်အတိုင်း ဘဏ်မှ လိုက်နာကျင့်သုံးပါသည်။ ယင်းမူဘောင်တွင် သက်ဆိုင်ရာ မူဝါဒများ၊ ထိန်းချုပ်မှုများနှင့် ကန့်သတ်ချက်များ ပါဝင်သကဲ့သို့ ငွေသားစီးဆင်းမှုလွှဲချော်မှုကိုကန့်သတ်မှုများ၊ ငွေဖြစ်လွယ်မှုကို ကြိုတင်သတိပေးသည့်အချက်များကို စောင့်ကြည့်မှု၊ ငွေသားစီးဆင်းမှုအခက်အခဲစမ်းသပ်ချက်စိစစ်မှု၊ ငွေဖြစ်လွယ်မှု ပြဿနာဇာတ်လမ်းများနှင့် အလုံးစုံပါဝင်သော အရေးပေါ်ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်များ ချမှတ်ခြင်း စသည့် မူဝါဒများ ပါဝင်ပါသည်။ ထို့အပြင် ဘဏ်သည် သက်ဆိုင်ရာအာဏာပိုင်များမှ သတ်မှတ်ထားသည့် ပေးရန်ရှိ အခြေခံများအား ထိန်းသိမ်းကာမိစေရန် ငွေသား သို့မဟုတ် ငွေဖြစ်လွယ်သည့် ရပိုင်ခွင့်များကိုလည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းများအတိုင်း ထားရှိပါသည်။ အဆိုပါ သတ်မှတ်ချက်၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်၏ ငွေသားစီးဆင်းမှု ကတိကဝတ်များကို အခက်အခဲမရှိ ဆက်လက်လည်ပတ်နိုင်ရန်၊ ဥပဒေအရထိန်းသိမ်းရသည့် ငွေဖြစ်လွယ်မှုနှင့် ရန်ပုံငွေလိုအပ်ချက်များကို ပြည့်မှီနိုင်စေရန်တို့အပြင် အရေးကြီးလာလျှင် ဘဏ္ဍာငွေ မြှင့်တင်နိုင်သည့် ဈေးကွက်ပရိမီယံ သို့မဟုတ် ရပိုင်ခွင့်များကို တွန်းတွန်းတိုက်တိုက်ရောင်းချခြင်းများမှ ကာကွယ်ရန်လည်း ဖြစ်ပါသည်။

ဘဏ်၏ (၃၀-၉-၂၀၂၂) နေ့နှင့် (၃၁-၃-၂၀၂၂) ရက်နေ့များရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၅၅.၁၇% နှင့် ၆၇.၅၈ % ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်အမှတ် ၁၉/၂၀၁၇ ဖြင့် သတ်မှတ်ထားသော ငွေကြေးလွယ်ကူမှုအချိုး ၂၀% ထက် ကျော်လွန်ပါသည်။

၅-၄။ Foreign Exchange Risk (FER)

FER ဆိုသည်မှာ နိုင်ငံခြားငွေဖြင့် ရပိုင်ခွင့်၊ ပေးရန်တာဝန်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်စာချုပ်များ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်း အပြောင်းအလဲများမှ သက်ရောက်ပြောင်းလဲနိုင်သော အန္တရာယ်ကို ဆိုလိုပါသည်။

ဘဏ်၏ Foreign Exchange Exposure များတွင် Trading မဟုတ်သော (Non-Trading) Foreign Exchange Exposure များသည် မူအားဖြင့် Investment များ၊ Funding Activities များနှင့် Customer business များမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

၅-၅။ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်

လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ဆိုသည်မှာ ဘဏ်၏ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများနှင့် ဆက်နွှယ်ပြီး ဘဏ္ဍာရေးအရ ဆုံးရှုံးနိုင်ခြေရှိသည့်အရှုံးငွေ၊ ဘဏ်တွင်းကြီးကြပ်မှု၊ လုပ်ငန်းလုပ်ဆောင်မှုအဆင့်များနှင့် လုပ်ငန်းတွင်းလည်ပတ်မှုစနစ်၏ ချို့ယွင်း အားနည်းချက်များကြောင့် ဘဏ်၏ စီးပွားရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေကို ဆိုလိုပါသည်။

အဆိုပါလုပ်ငန်းလုပ်ဆောင်မှုအန္တရာယ်ကို စီမံခန့်ခွဲရာတွင် ကုန်ကျနိုင်သည့်ကုန်ကျစရိတ် နှင့် ဘဏ်၏ အန္တရာယ် စွန့်စားလိုမှု ကန့်သတ်ချက်အတွင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို မျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၅။ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ် (အဆက်)

သို့ရာတွင် ဘဏ်အနေဖြင့် အဆိုပါ လုပ်ငန်းလုပ်ဆောင်မှုအန္တရာယ် တစ်ခုလုံးကို ပျောက်ကွယ်အောင်လုပ်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ရံဖန်ရံခါ ယင်းအန္တရာယ်ကို စီမံရသည့်ကုန်ကျစရိတ်သည် ရလဒ်အကျိုးများထက် ပို၍ လေးပင်စေနိုင်ကြောင်းကိုလည်း နားလည်လက်ခံထားပါသည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ယင်းအန္တရာယ်များကို တတ်နိုင်သမျှ လျော့ပါးစေနိုင်ရန်၊ စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်မှုစီမံခြင်း၊ မတော်တဆဖြစ်ရပ်စီမံခြင်း စသည်တို့အတွက် ဆက်လက် ရင်းနှီးမြှုပ်နှံပါသည်။ ထို့အပြင် ဘဏ်၏ အန္တရာယ်ဆိုင်ရာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ခြင်း အားကောင်းလာစေရန် ဘဏ်တွင်းစာရင်းစစ်အဖွဲ့မှလည်း အန္တရာယ်ကိစ္စရပ်များအား စစ်ဆေးမှု ပြုလုပ်ပါသည်။

၅-၆။ ဥပဒေနှင့်လိုက်နာမှုအန္တရာယ်

ဥပဒေအန္တရာယ်ဆိုသည်မှာ ဘဏ်၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများမှ မရည်ရွယ် မမျှော်လင့်ဘဲ အောက်ပါ ဥပဒေဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။

- (၁) စုဆောင်းရရှိသော အချက်အလက်များ မလုံလောက်ခြင်း၊ ဥပဒေ သို့မဟုတ် တရားရေးအရ မစွမ်းဆောင်နိုင်ခြင်း၊ စာချုပ်ဝင် အခြားတစ်ဖက်၏ လုပ်ပိုင်ခွင့် မလုံလောက်ခြင်းနှင့် စာချုပ်ဝင်အခြားတစ်ဖက်၏ လူမွဲခံယူမှုတွင် ခိုင်လုံသော သို့မဟုတ် စာချုပ် တစ်ခု၏ အတည်ပြုနိုင်မှုနှင့်ပတ်သက်၍ မသေချာမှုများ
- (၂) အမှန်တကယ် သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ဥပဒေ သို့မဟုတ် တရားရေး ဖောက်ဖျက်မှုများ (ဘဏ်တစ်ခုအတွက် တာဝန်ပေးအပ်ထားသော လုပ်ဆောင်ချက်နှင့် ပြည်သူများကို ရာဇဝတ်မှုကျူးလွန်ရန် သို့မဟုတ် ဥပဒေ ဖောက်ဖျက်ရန် ဆွဲဆောင်နိုင်သော လုပ်ဆောင်ချက်များ ပါဝင်သည်။)
- (၃) ဘဏ်၏ ပိုင်ဆိုင်ခွင့်များကို ကာကွယ်ရန်အရည်အချင်း မပြည့်မှီခြင်း
- (၄) ဆူပူအုံကြွမှုများဖြစ်စေနိုင်ခြင်း (လုပ်ဆောင်ချက်များ သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် အခြားအငြင်းပွားမှုများ ဖြစ်စေနိုင် သော အခြားဖြစ်ရပ်များ ပါဝင်ပါသည်။)
- (၅) ဆုံးရှုံးမှု သို့မဟုတ် အခွန်နှုန်းထားများ သို့မဟုတ် ဥပဒေများ၏ ဆောင်ရွက်မှုတွင် ပြောင်းလဲမှုများ သို့မဟုတ် အမှားများနှင့် သက်ဆိုင်သော ပြောင်းလဲမှုများ များပြားလာခြင်း

လိုက်နာမှုအန္တရာယ်ဆိုသည်မှာ သက်ဆိုင်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ အတွက် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ အမှာစာနှင့် ကိုယ်ကျင့်တရားများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ မလိုက်နာနိုင်သည့်အခြေအနေ ရောက်ရှိခြင်းကို ဆိုလိုပါသည်။ အဆိုပါ မလိုက်နာမှုကြောင့် ဘဏ်အား ဒဏ်ငွေတပ်ရိုက်နိုင်ခြင်း၊ အများပြည်သူက ပြစ်တင်ရှုတ်ချခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်အား ယာယီရပ်တန့်ရခြင်း၊ အခြေအနေဆိုးရွားပါက လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ကို ရုပ်သိမ်းမှု ပြုလုပ်ခံရခြင်းအထိ သက်ရောက်နိုင်ပါသည်။

ဘဏ်အနေဖြင့် အထက်ပါဥပဒေနှင့်လိုက်နာမှုအန္တရာယ်များကို ဘဏ်တွင်းနှင့် ပြင်ပဥပဒေအတိုင်ပင်ခံများ၊ အကြံပေးများ ဖြင့် ထိရောက်စွာ စီမံအုပ်ချုပ်ပါသည်။

ဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် အခါအားလျော်စွာ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၅။ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲခြင်း (အဆက်)

၅-၇။ ရင်းနှီးငွေစီမံခန့်ခွဲမှု

ရင်းနှီးငွေစီမံခန့်ခွဲမှု ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများအား ထောက်ပံ့ရန် အတွက် ရင်းနှီးငွေပမာဏအား လုံလောက်စွာထားရှိ အသုံးပြုနိုင်ရန်၊ ဘဏ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်များအား အချိုးညီစွာ ထိန်းသိမ်းထားရှိရန်နှင့် ဥပဒေလိုအပ်ချက်များအရ ဆောင်ရွက်ရန် ဖြစ်ပါသည်။

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
ရင်းနှီးငွေ	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
ရန်ပုံငွေများ	၁၄,၅၄၃,၉၀၁,၁၁၃	၁၄,၅၄၃,၉၀၁,၁၁၃
စုဆောင်ထားသောအမြတ်လက်ကျန်	(၃,၃၅၁,၁၂၇,၄၂၂)	(၆၁၃,၂၂၀,၅၈၄)
	<u>၆၈,၃၁၇,၄၃၆,၄၉၁</u>	<u>၇၁,၀၅၅,၁၄၃,၃၂၉</u>

ဘဏ်၏ ရင်းနှီးငွေလုံလောက်မှုအချိုးမှာ (၃၀.၉.၂၀၂၂) ရက်နေ့တွင် ၁၅.၈၇% ဖြစ်ပြီး (၃၁.၃.၂၀၂၂) ရက်နေ့တွင် ၂၁.၈၇ % ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်များအရ အနိမ့်ဆုံးထားရှိရမည်ဟု ဖော်ပြထားသော ရင်းနှီးငွေ လုံလောက်မှုအချိုး ၈% နှင့် Tier 1 Capital အချိုး ၄% တို့ထက် ကျော်လွန်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၆။ ငွေနှင့်ဘဏ်လက်ကျန်

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ငွေသားလက်ကျန်	၃၃,၇၆၇,၅၈၇,၀၆၇	၅၆,၀၀၇,၈၅၀,၈၆၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေလက်ကျန်	၁၄,၈၁၇,၆၇၁,၃၀၂	၄၅,၅၅၅,၅၂၆,၇၄၄
အခြားဘဏ်များရှိငွေလက်ကျန်	၅,၆၀၃,၆၀၆,၂၁၆	၂၄,၁၈၁,၉၈၅,၈၄၆
အခြားဘဏ်များရှိ အချိန်ပိုင်းအပ်ငွေ	၁၂,၀၀၀,၀၀၀,၀၀၀	၃,၀၀၀,၀၀၀,၀၀၀
ဘဏ်အချင်းချင်း ချေးငွေ	-	၃,၀၀၀,၀၀၀,၀၀၀
	<u>၆၆,၁၈၈,၈၆၄,၅၈၅</u>	<u>၁၃၁,၇၄၅,၃၆၃,၄၆၀</u>

၇။ ချေးငွေလက်ကျန်

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ချေးငွေများ	၁၄၅,၀၃၆,၅၆၂,၈၉၃	၁၀၃,၁၁၉,၇၄၂,၇၁၉
စာရင်းပိုထုတ်ချေးငွေ	၃၃,၇၆၀,၁၃၉,၆၈၀	၂၅,၉၀၅,၆၀၉,၇၉၉
အငှားဝယ်စနစ်	၄၆,၁၆၀,၇၆၇,၂၂၆	၆၇,၁၉၉,၃၆၈,၁၁၁
အသေးစားအလတ်စားလုပ်ငန်း ချေးငွေ	၂၆,၅၉၇,၉၉၁,၈၉၅	၂၇,၄၈၈,၂၄၆,၀၃၅
ကုန်သွယ်မှုအာမခံချေးငွေ	၅,၁၃၂,၇၉၃	၁၁,၀၉၃,၆၃၀
အိမ်ရာဝယ်ယူခြင်း	၅,၁၁၄,၆၉၆,၂၄၄	၁၀၀,၆၁၆,၆၀၀
Mortgage ချေးငွေ	၁၄၇,၂၃၀,၀၅၂	-
ဝန်ထမ်းချေးငွေ	၈၄၃,၃၂၁,၉၇၄	၉၉၀,၈၃၉,၆၈၂
	<u>၂၅၇,၆၆၅,၈၄၂,၇၅၇</u>	<u>၂၂၄,၈၁၅,၅၁၆,၅၇၇</u>
သီးသန့်ကြွေးဆုံးလျာထားချက်	(၉,၁၃၂,၂၈၉,၁၇၆)	(၉,၄၄၁,၇၂၉,၄၈၀)
	<u>၂၄၈,၅၃၃,၅၅၃,၅၈၁</u>	<u>၂၁၅,၃၇၃,၇၈၇,၀၉၇</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၇။ ချေးငွေလက်ကျန် (အဆက်)

(က) လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေလက်ကျန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၄၁,၃၁၆,၈၂၆,၁၄၈	၃၅,၆၇၂,၇၂၉,၉၀၆
သယ်ယူပို့ဆောင်ရေးလုပ်ငန်း	၂,၃၉၀,၂၅၇,၅၃၈	၂,၃၇၈,၉၃၄,၂၄၄
ကုန်သွယ်မှုလုပ်ငန်း	၉၃,၈၂၇,၄၉၅,၈၈၅	၆၁,၃၂၃,၂၇၉,၄၀၃
ဝန်ဆောင်မှုလုပ်ငန်း	၄၂,၂၂၃,၃၂၂,၈၂၃	၂၁,၃၄၆,၈၂၉,၈၃၈
ဆောက်လုပ်ရေးလုပ်ငန်း	၁,၁၆၆,၇၇၅,၈၂၁	၁၄,၆၁၈,၈၆၉,၅၅၃
စိုက်ပျိုးရေးလုပ်ငန်း	၈၆၈,၂၇၅,၆၅၈	၂,၂၆၀,၆၇၃,၅၇၅
အထွေထွေ	၅၄,၄၆၃,၅၇၁,၈၇၃	၇၃,၀၉၄,၄၈၂,၆၉၆
ဘဏ္ဍာရေးလုပ်ငန်း	၁၆,၂၇၅,၀၀၀,၀၀၀	၁၃,၀၂၅,၀၀၀,၀၀၀
ဝန်ထမ်းချေးငွေ	၁၉,၆၂၀,၇၆၇	၁,၀၇၃,၇၁၇,၃၆၂
အိမ်ရာဝယ်ယူခြင်း	၅,၁၁၄,၆၉၆,၂၄၅	၂၁,၀၀၀,၀၀၀
	<u>၂၅၇,၆၆၅,၈၄၂,၇၅၇</u>	<u>၂၂၄,၈၁၅,၅၁၆,၅၇၇</u>

(ခ) လုပ်ငန်းအမျိုးအစားအလိုက် သီးသန့်ကြွေးဆုံးလျာထားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်း	၄၀၅,၃၀၉,၂၆၅	၁၂၄,၅၈၂,၆၀၅
ကုန်သွယ်မှုလုပ်ငန်း	၂၃၁,၆၁၂,၆၂၄	၂၆၅,၈၆၁,၃၃၅
ဝန်ထမ်းချေးငွေ	၈၁၈,၅၈၉,၈၄၃	၉၂၅,၀၉၅,၄၅၅
ဝန်ဆောင်မှုလုပ်ငန်း	-	၈၀,၂၂၂,၉၃၃
ဆောက်လုပ်ရေးလုပ်ငန်း	-	၆၁၃,၂၉၇,၈၇၆
အထွေထွေ	၇,၆၇၆,၇၇၇,၄၄၄	၇,၄၃၂,၆၆၉,၂၇၅
	<u>၉,၁၃၂,၂၈၉,၁၇၆</u>	<u>၉,၄၄၁,၇၂၉,၄၈၀</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၈။ ရင်းနှီးမြှုပ်နှံမှုများ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
အစိုးရငွေတိုက်စာချုပ်များ	၉၇,၁၀၉,၃၃၂,၉၅၉	၁၂၉,၈၅၅,၇၃၂,၀၂၇
အစိုးရငွေတိုက်လက်မှတ်များ	၁၁၁,၂၇၇,၇၂၅,၇၂၄	၇၀,၂၂၂,၆၇၄,၁၀၀
အပ်ငွေလေလံ	၃၅,၂၈၀,၀၀၀,၀၀၀	၃၄,၄၂၁,၇၂၀,၀၀၀
အစုရှယ်ယာစာရွက်စာတမ်းများ		
Myanmar Payment Union	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
Credit Bureau	၁၃၀,၀၀၀,၀၀၀	၁၃၀,၀၀၀,၀၀၀
Quoted မဟုတ်သော အစုရှယ်ယာများ	၁,၀၀၀,၀၀၀	၁,၀၀၀,၀၀၀
	<u>၂၄၃,၉၉၈,၀၅၈,၆၈၃</u>	<u>၂၃၄,၈၃၁,၁၂၆,၁၂၇</u>

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ကုန်ဆုံးသောကာလတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ တန်ဖိုးလျော့ကျမှုများ မရှိပါ။

Quoted မဟုတ်သော အစုရှယ်ယာများအား Available-for-sale အဖြစ်သတ်မှတ်ပြီး ဈေးကွက်ထဲတွင်ရှိသော အချက်အလက်များကိုယူ၍ Fair Value မသတ်မှတ်နိုင်သောကြောင့် မူရင်းတန်ဖိုးမှ တန်ဖိုးလျော့ကျမှုနုတ်၍ဖော်ပြပါသည်။

၉။ အခြားရရှိငွေများ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ချေးငွေအပေါ်အတိုးရရန်ရှိ	၁၄,၃၂၃,၆၁၈,၇၃၈	၁၄,၇၉၁,၇၇၂,၅၇၁
ရင်းနှီးမြှုပ်နှံမှုအပေါ်အတိုးရရန်ရှိ	၃,၄၄၀,၆၁၉,၁၄၉	၂,၁၇၁,၃၂၅,၀၆၉
အခြားဘဏ်များတွင်အပ်ငွေအပေါ်အတိုးရရန်ရှိ	၆၆,၁၄၀,၅၄၈	၈၀,၈၂၄,၃၄၉
ကြိုတင်ပေးစရိတ်နှင့်ကြိုတင်ထုတ်ပေးငွေများ	၆,၄၃၁,၈၆၅,၄၈၁	၃,၉၇၄,၅၂၉,၁၄၂
Business partner များထံမှရရန်ရှိ	၃၀၄,၀၄၆,၀၀၅	၁၆၂,၈၆၂,၆၈၇
အိလက်ထရောနစ်ငွေအပ်နှံမှု Citizens Pay	၂၈၂,၀၀၀,၀၀၀	၂၈၂,၀၀၀,၀၀၀
ယာယီစာရင်း (Money Gram နှင့် IME)	၂၈၈,၁၅၆,၅၈၄	၆၀၈,၇၈၁,၆၅၅
အခြားယာယီစာရင်း	၈၄၇,၁၂၆,၆၇၁	၉၆၀,၀၃၆,၄၂၅
	<u>၂၅,၉၈၃,၅၇၃,၁၇၆</u>	<u>၂၃,၀၃၂,၁၃၁,၈၉၈</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၀။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်း အသေးစိတ်ဇယားအား နောက်ဆက်တွဲဇယား (၁) နှင့် (၂) ဖြင့် ဖော်ပြထားပါသည်။

၁၁။ ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
မူရင်းတန်ဖိုး		
စာရင်းဖွင့်လက်ကျန်	၅,၈၅၈,၄၈၄,၈၁၄	၅,၅၉၄,၂၈၀,၃၅၈
နှစ်အတွင်းထပ်တိုးခြင်း	၁၈၄,၀၈၄,၄၃၇	၂၆၄,၂၀၄,၄၅၆
စာရင်းပိတ်လက်ကျန်	၆,၀၄၂,၅၆၉,၂၅၁	၅,၈၅၈,၄၈၄,၈၁၄
စုစုပေါင်းတန်ဖိုးလျော့		
စာရင်းဖွင့်လက်ကျန်	၁,၉၀၆,၇၀၇,၂၄၉	၁,၆၃၅,၅၄၅,၂၂၄
နှစ်အတွင်းတန်ဖိုးလျော့	၂၈၇,၂၁၃,၇၈၂	၂၇၁,၁၆၂,၀၂၅
စာရင်းပိတ်လက်ကျန်	၂,၁၉၃,၉၂၁,၀၃၁	၁,၉၀၆,၇၀၇,၂၅၀
စာရင်းပိတ်လက်ကျန်	၃,၈၄၈,၆၄၈,၂၂၀	၃,၉၅၁,၇၇၇,၅၆၅
စာရင်းဖွင့်လက်ကျန်	၃,၉၅၁,၇၇၇,၅၆၅	၃,၉၅၈,၇၃၅,၁၃၄

၁၂။ အပ်ငွေများ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ခေါ်ယူအပ်ငွေ	၁၂၁,၅၇၆,၈၇၅,၉၉၀	၁၄၃,၁၈၇,၂၄၇,၈၅၈
အချိန်ပိုင်းအပ်ငွေ	၁၆၈,၀၆၁,၁၇၁,၃၃၅	၁၅၇,၅၆၈,၆၁၆,၆၈၂
စာရင်းရှင်အပ်ငွေ	၃၃,၈၃၄,၂၇၇,၁၃၉	၅၂,၉၂၀,၁၀၀,၃၈၈
ငွေစုစာရင်းအပ်ငွေ	၁၂၈,၈၃၁,၁၂၃,၀၈၈	၁၄၀,၉၄၁,၈၁၃,၅၃၆
	၄၅၂,၃၀၃,၄၄၇,၅၂၂	၄၉၄,၆၁၇,၇၇၈,၄၆၅

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၃။ အခြားပေးရန်တာဝန်များ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
ရပ်တန့်ထားသောအတိုးဝင်ငွေ	၁၄,၄၈၂,၀၅၈,၁၉၀	၁၄,၈၃၄,၃၃၆,၃၅၇
ကြိုတင်ရအတိုး	(၈၂၅,၃၁၁,၅၄၈)	(၄၄၅,၄၈၇,၃၇၂)
ပေးရန်ရှိအတိုး	၄,၆၅၃,၀၀၂,၉၁၉	၄,၀၁၅,၅၉၆,၃၃၅
ငွေပေးအမိန့်	၁,၂၇၄,၉၀၉,၉၅၁	၁,၃၂၀,၄၉၈,၁၈၂
အခြားပေးရန်ရှိများ	၂,၈၅၉,၀၃၇,၄၉၉	၂,၆၂၁,၂၉၀,၃၉၀
အထွေထွေ အပ်နှံငွေများ	၁,၀၇၀,၈၅၄,၂၂၈	၂,၄၇၇,၅၂၇,၃၁၃
ချေးငွေဆုံးရှုံးမှုများအတွက် အထွေထွေလျာထားငွေ	၆၅၇,၀၀၆,၅၂၅	-
ငွေသားဆုံးရှုံးမှုများအတွက် လျာထားချက်	၇၇၀,၈၀၀,၅၀၀	၇၇၀,၈၀၀,၅၀၀
Business partner များသို့ပေးရန်ရှိ	၂၂,၂၃၁,၂၅၀	၆၇,၉၀၇,၃၆၄
	<u>၂၄,၉၆၄,၅၈၉,၅၁၄</u>	<u>၂၅,၆၆၂,၄၆၉,၀၆၉</u>

၁၄။ ချေးယူငွေများ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေ	၅၄,၃၃၀,၄၀၀,၀၀၀	၃၄,၃၁၅,၄၀၀,၀၀၀
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်မှ ချေးယူငွေ	၅,၀၀၀,၀၀၀,၀၀၀	-
	<u>၅၉,၃၃၀,၄၀၀,၀၀၀</u>	<u>၃၄,၃၁၅,၄၀၀,၀၀၀</u>

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေလက်ကျန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူခဲ့သည့် တစ်နှစ်လျှင် အတိုးနှုန်း (၄.၀၂၃၈၆ ~ ၄.၆၃၃၂၉) ရာခိုင်နှုန်းဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့မှ သုံးလအတွင်း သက်တမ်းစေ့ရောက်မည့် ချေးငွေ အမေရိကန်ဒေါ်လာ ၁၆.၈ သန်း ပါဝင်ပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေလက်ကျန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခဲ့သည့် တစ်နှစ်လျှင် အတိုးနှုန်း (၁.၆၀၅၀၀ ~ ၁.၈၁၀၁၄) ရာခိုင်နှုန်းဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှ သုံးလအတွင်း သက်တမ်းစေ့ရောက်မည့် ချေးငွေ အမေရိကန်ဒေါ်လာ ၁၉.၃ သန်း ပါဝင်ပါသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်မှ ချေးယူငွေလက်ကျန်သည် နှစ်စဉ်အတိုးနှုန်း (၆.၈၇)ရာခိုင်နှုန်းဖြင့် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်သက်တမ်းစေ့ရောက်မည့် ချေးငွေ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၅။ ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
အစုရှယ်ယာအရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ(ကျပ်)	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အစုရှယ်ယာတစ်စုတန်ဖိုး (par value)ထားရှိရန် မလိုသောကြောင့် အထက်ဖော်ပြပါရင်းနှီးငွေပမာဏတွင် ယခင်နှစ်များ၌ပါရှိသော အစုရှယ်ယာပရီမီယံပမာဏ ကျပ် ၅,၁၁၉,၇၃၂,၈၀၀ *အား ထည့်သွင်းဖော်ပြထားပါသည်။

၁၆။ ရန်ပုံငွေများ

	ဥပဒေ ပြဋ္ဌာန်း အထွေထွေ သီးသန့် ရန်ပုံငွေ(၁) မြန်မာကျပ်	ချေးငွေအတွက် အထွေထွေ လျာထား ရန်ပုံငွေ(၂) မြန်မာကျပ်	အရေးပေါ်ကိစ္စများ အတွက် သီးသန့်ရန်ပုံငွေ မြန်မာကျပ်	စုစုပေါင်းရန်ပုံငွေ မြန်မာကျပ်
စာရင်းဖွင့်လက်ကျန်(၁-၄-၂၀၂၂)	၁၀,၀၃၅,၅၉၀,၇၈၂	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၄,၅၄၁,၉၀၁,၁၁၄
နှစ်အတွင်းထပ်မံလျာထားမှု	-	-	-	-
၃၀-၉-၂၀၂၂ နေ့ရှိလက်ကျန်	၁၀,၀၃၅,၅၉၀,၇၈၂	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၄,၅၄၁,၉၀၁,၁၁၄
စာရင်းဖွင့်လက်ကျန်(၁-၁၀-၂၀၂၁)	၈,၇၆၉,၂၃၅,၂၀၉	၄,၆၁၅,၇၅၁,၈၀၅	၁၂,၀၀၀,၀၀၀	၁၄,၃၈၄,၉၈၇,၀၁၄
နှစ်အတွင်းထပ်မံလျာထားမှု	၁,၂၆၆,၃၅၅,၅၇၃	(၁၁၉,၄၄၁,၄၇၃)	-	၁,၁၄၆,၉၁၄,၀၉၉
၃၁-၃-၂၀၂၂ နေ့ရှိလက်ကျန်	၁၀,၀၃၅,၅၉၀,၇၈၂	၄,၄၉၆,၃၁၀,၃၃၂	၁၂,၀၀၀,၀၀၀	၁၄,၅၄၁,၉၀၁,၁၁၄

(၁) မြန်မာနိုင်ငံငွေရေးကြေးရေးဥပဒေပုဒ်မ ၃၅ (က) နှင့်အညီ ဝင်ငွေခွန်နှုတ်ပြီး အသားတင်အမြတ်၏ ၂၅% အား ဥပဒေပြဋ္ဌာန်း အထွေထွေသီးသန့် ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားပြီး ငွေသားဖြင့် အမြတ်ဝေစုခွဲဝေခြင်းကို မပြုလုပ်ရပါ။

(၂) ချေးငွေလက်ကျန်၏ ၂% အားကြွေးဆုံးလျာထားရန်ပုံငွေ အဖြစ်သီးသန့်ထားရှိပါသည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ အထက်ပါ ၂% ကြွေးဆုံး လျာထားရန်ပုံငွေအား အရှုံးအမြတ်စာရင်းသို့ စရိတ်အဖြစ်ကျခံပြီး သက်ဆိုင်ရာ မြီရှင်စာရင်းအား အခြားပေးရန်တာဝန်များ အောက်တွင် တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၇။ အတိုးဝင်ငွေ

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
အငှားဝယ်စနစ်မှအတိုး	၄,၁၄၁,၅၂၄,၂၉၁	၄,၈၆၈,၁၄၅,၃၂၄
ချေးငွေများမှအတိုး	၆,၉၄၃,၇၁၄,၃၉၄	၆,၃၁၂,၉၁၀,၀၆၅
အသေးစားအလတ်စားလုပ်ငန်းများ ချေးငွေမှအတိုး	၇၆၅,၈၀၈,၄၉၂	၈၃၁,၈၈၉,၉၈၀
အိမ်ရာဝယ်ယူချေးငွေမှအတိုး	၇၅,၂၈၄,၂၅၈	၂၅၄,၂၅၈
ဝန်ထမ်းချေးငွေမှအတိုး	၂၄,၆၀၈,၅၁၇	၆၆,၂၅၆,၂၈၂
ကုန်သွယ်မှုအာမခံချေးငွေမှအတိုး	၅,၃၈၂,၀၉၂	၁၄,၇၆၁,၆၅၉
Mortgage ချေးငွေမှအတိုး	၂,၄၃၂,၉၀၃	-
ဘဏ်အချင်းချင်းချေးယူငွေမှအတိုး	၅၂၀,၀၅၁,၁၃၉	-
ရင်းနှီးမြှုပ်နှံမှုမှအတိုး	၉,၇၇၈,၂၇၅,၇၁၇	၁၀,၇၉၃,၆၃၂,၇၉၉
	<u>၂၂,၂၅၇,၀၈၁,၈၀၃</u>	<u>၂၂,၈၈၇,၈၅၀,၃၆၈</u>

ရှင်းလင်းချက်။

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
ချေးငွေများမှအတိုးနှုန်း	၅.၅%-၁၄.၅၀%	၅.၅%-၁၄.၅၀%
အပ်နှံငွေမှအတိုးရငွေ (အခြားဘဏ်)	၃.၅%-၇.၅၀%	၇%-၈.၅၀%

၁၈။ အတိုးစရိတ်

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
ငွေစာရင်းအပ်ငွေ အပေါ်အတိုးစရိတ်	၃,၅၂၈,၄၅၉,၆၄၀	၄,၃၃၃,၁၄၀,၈၄၃
အချိန်ပိုင်းအပ်ငွေ အပေါ်အတိုးစရိတ်	၇,၀၇၂,၄၂၂,၄၈၂	၅,၇၆၇,၈၇၀,၂၀၈
ခေါ်ယူအပ်ငွေ အပေါ်အတိုးစရိတ်	၃,၃၂၁,၀၇၄,၁၂၅	၂,၅၈၈,၆၀၃,၀၀၉
ဘဏ်အချင်းချင်းချေးယူငွေအပေါ်အတိုးစရိတ်	၇၅၇,၆၈၉,၅၇၅	၃၈၉,၈၉၈,၃၁၇
	<u>၁၄,၆၇၉,၆၄၅,၈၂၂</u>	<u>၁၃,၀၇၉,၅၁၂,၃၇၇</u>

ရှင်းလင်းချက်။

ငွေစာရင်းအပ်ငွေ၏ အတိုးနှုန်းမှာ လဆန်း(၅)ရက်မှ လကုန်ဆုံးချိန်အတွင်း အနည်းဆုံးလက်ကျန်ငွေအပေါ်တွင် (၆%-၇.၅%) ဖြစ်သည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၁၈။ အတိုးစရိတ် (အဆက်)

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
စာရင်းသေအပ်ငွေအတိုးနှုန်းများမှာ-		
(၁) လ	၆.၅%-၇.၇၅%	၆.၅%-၇.၅%
(၃) လ	၇%-၉%	၇.၅%-၈.၅%
(၆) လ	၇%-၉%	၇.၇၅%-၈.၇၅%
(၉) လ	၇.၇၅%-၉%	၇.၇၅%-၉%
(၁၂) လ	၈%-၉.၅%	၈-၉.၅%
(၂၄) လ	၇.၇၅%-၈.၂၅%	၈.၂၅%

ခေါ်ယူအပ်ငွေ၏အတိုးနှုန်းမှာ နေ့စဉ်အနည်းဆုံး ငွေလက်ကျန်အပေါ်တွင် (၄-၆.၂၅%)ဖြစ်သည်။

၁၉။ အသားတင် ကော်မရှင်ဝင်ငွေနှင့်အခြားအခကြေးငွေ

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
ကော်မရှင်ဝင်ငွေနှင့်အခြားအခကြေးငွေများ		
ဝန်ဆောင်ခရငွေများ	၉၂၀,၄၆၈,၀၇၅	၉၇၅,၂၉၀,၀၀၈
ကော်မရှင်ရငွေများ	၇၀၄,၉၄၉,၇၁၅	၈၄၆,၈၁၄,၃၆၄
ကန်နှင့်ဆက်စပ်ဝင်ငွေများ	၁၉၀,၇၉၅,၁၉၁	၆၁,၁၇၇,၄၅၈
အခြားအခကြေးငွေများ	၁,၅၂၈,၃၅၀	၃,၈၃၈,၆၇၁
	<u>၁,၈၁၇,၇၄၁,၃၃၁</u>	<u>၁,၈၈၇,၁၂၀,၅၀၁</u>
ကော်မရှင်နှင့်အခြားစရိတ်များ		
ဘဏ်ကော်မရှင်နှင့်ဝန်ဆောင်ခစရိတ်များ	၃၄,၅၁၄,၈၆၉	၂၁,၁၆၅,၉၇၅
ကန်နှင့်ဆက်စပ်စရိတ်များ	၉၆,၈၈၆,၉၄၂	၃၂,၆၁၉,၈၅၀
အခြားစရိတ်များ	၈,၆၉၃,၉၀၅	၈,၀၉၅,၆၈၂
	<u>၁၄၀,၀၉၅,၇၁၆</u>	<u>၆၁,၈၈၁,၅၀၇</u>
	<u>၁,၆၇၇,၆၄၅,၆၁၅</u>	<u>၁,၈၂၅,၂၃၈,၉၉၄</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၀။ အခြားဝင်ငွေ

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
နိုင်ငံခြားငွေကြေးလုပ်ဆောင်ချက်များအပေါ် အမြတ်	၁,၅၉၉,၇၈၉,၁၄၁	၆၉၀,၂၆၅,၆၅၀
နိုင်ငံခြားငွေလဲလှယ်နှုန်း/(အမြတ်)	(၅,၂၅၈,၄၁၀,၃၆၀)	(၅၅,၃၈၈,၀၄၅)
အထွေထွေဝင်ငွေ	၃၃,၁၃၄,၈၃၃	၉၂,၁၃၆,၀၇၆
	<u>(၃,၆၂၅,၄၈၆,၃၈၆)</u>	<u>၇၂၇,၀၁၃,၆၈၁</u>

၂၁။ ဝန်ထမ်းရေးရာစရိတ်

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
လစာနှင့်လုပ်ခများ(နိုင်ငံသား)	၂,၉၅၁,၀၁၃,၄၄၇	၂,၆၂၄,၉၆၅,၃၄၆
လစာနှင့်လုပ်ခများ(နိုင်ငံခြားသား)	၅၉၉,၁၂၈,၆၈၈	၃၈၄,၅၄၆,၅၆၇
အချိန်ပိုကြေး	၆၆,၅၅၇,၃၅၅	၅၄,၅၀၇,၁၂၀
နေအိမ်စရိတ်	၅၀,၉၇၅,၂၇၈	၃၆,၆၅၆,၈၁၄
လူမှုဖူလုံရေးထည့်ဝင်ငွေ	၄၀,၃၆၇,၅၁၁	၃၉,၈၃၉,၁၇၄
အခြားဝန်ထမ်းဆက်စပ်စရိတ်	၃၃၀,၂၄၁,၇၅၄	၅၉၈,၂၀၃,၅၂၇
	<u>၄,၀၃၈,၂၈၄,၀၃၃</u>	<u>၃,၇၃၈,၇၁၈,၅၄၇</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၂။ စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
နှစ်ပတ်လည်အစည်းအဝေးအသုံးစရိတ်	-	၈,၄၅၅,၁၆၅
ဒါရိုက်တာများအစည်းအဝေး အခကြေးငွေ	၂၄,၂၀၀,၀၀၀	၁၅,၉၁၁,၀၀၀
လှူဒါန်းငွေနှင့်ညှိခံစရိတ်	၃၃,၃၃၄,၄၂၀	၁၁,၅၉၀,၆၇၆
အာမခံကြေး	၃၆,၁၄၂,၄၅၁	၃၂,၉၈၆,၀၃၃
ကြေငြာစရိတ်	၂၉၂,၀၀၉,၆၉၆	၅၈,၇၇၂,၄၈၈
အခြားအသုံးစရိတ်	၃၁,၉၉၃,၉၆၃	၄၁,၁၄၀,၂၆၅
ရုံးအသုံးအဆောင်များ	၉၈,၁၇၆,၅၈၀	၅၁,၁၉၀,၈၇၃
ကျွမ်းကျင်မှုဝန်ဆောင်ခအသုံးစရိတ်	၆၂,၄၇၆,၇၀၀	၁၅၁,၈၁၈,၂၉၅
အခွန်အခများ	၂၈,၄၆၇,၃၈၈	၁၇,၅၉၂,၁၃၂
မှတ်ပုံတင်နှင့်လိုဏ်စင်	၃၀၄,၆၇၁,၃၃၄	၁၇၅,၉၁၈,၀၁၅
ငှားခများ	၆၅၆,၃၁၀,၄၉၂	၆၁၆,၂၂၃,၄၄၁
ပြင်ဆင်ထိန်းသိမ်းစရိတ်	၄၄၄,၈၅၅,၀၆၅	၄၅၀,၃၁၂,၇၁၈
သယ်ယူပို့ဆောင်စရိတ်နှင့် ခရီးစရိတ်များ	၁၀၂,၁၇၂,၉၇၅	၄၆,၂၅၅,၀၃၃
ရေခဲမီးခများ	၇၀၆,၈၂၂,၂၆၉	၄၉၅,၇၁၉,၄၂၁
ပယ်ဖျက်မှုအသုံးစရိတ်	၆,၃၀၉,၃၇၇	၈၉,၃၁၇,၁၃၄
ပုံသေပိုင်ပစ္စည်း ထုခွဲရောင်းချမှုအရှုံး/(အမြတ်)	-	(၃၁,၅၃၂,၄၄၃)
	<u>၂,၈၂၇,၉၄၂,၇၁၀</u>	<u>၂,၂၃၁,၆၇၀,၂၄၄</u>

၂၃။ ဝင်ငွေခွန်စရိတ်

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
ယခုနှစ်အတွက် ဝင်ငွေခွန် လျာထားမှု	-	၁,၂၇၃,၁၁၉,၄၇၃
အခြေပစ္စည်းရောင်းချခြင်းမှအမြတ်အပေါ်အခွန်	-	၃,၂၀၀,၀၀၀
	<u>-</u>	<u>၁,၂၇၆,၃၁၉,၄၇၃</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၄။ အစုရှယ်ယာတစ်စု၏ ဝင်ငွေ

အစုရှယ်ယာတစ်စု၏ အခြေခံဝင်ငွေနှင့် လျော့နည်းဖွယ်ရှိသော
အစုရှယ်ယာတစ်စု၏ဝင်ငွေ

	၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ	၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ
	မြန်မာကျပ်	မြန်မာကျပ်
ဘဏ္ဍာရေးကာလအတွင်း ဘဏ်၏အစုရှင်များသို့ ခွဲဝေပေးနိုင်သော အသားတင် အမြတ်/(အရှုံး)(ကျပ်)	(၂,၇၃၇,၉၀၆,၈၃၈)	၅,၀၆၅,၄၂၂,၂၈၉
ကာလအတွင်း ပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
လျော့နည်းဖွယ်ရှိသောအကျိုးသက်ရောက်မှု ညှိနှိုင်းပြီးပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	-	-
	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
	(၂၆၃)	၄၈၇

၂၅။ ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများတွင် အရေးပါသော စီမံခန့်ခွဲသူများ၊ ဆက်စပ်နေသော အဖွဲ့အစည်းများ
ပါဝင်ပါသည်။ အရေးပါသော စီမံခန့်ခွဲသူများမှာ ဘဏ်၏ဒါရိုက်တာများ၊ ဘဏ်တွင် ခန့်အပ်ထားသော Management
Executive Committee ဝင်များနှင့် ဘဏ်အရာထမ်းများ ပါဝင်ပါသည်။ ဘဏ်သည်၎င်း၏ ပတ်သက်ဆက်နွယ်သော
အဖွဲ့အစည်းများနှင့် အောက်ပါလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ပါသည်။

	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
(က)အရောင်းအဝယ်လုပ်ဆောင်ချက်များ		
ပတ်သက်ဆက်နွယ်သူများနှင့်စာချုပ်များအရ အရှုံးအမြတ် စာရင်းတွင် စရိတ်အဖြစ် ကျခံ ထားသည့် ငှားရမ်းခစရိတ်	၂၀၁,၇၄၆,၇၁၃	၂၃၉,၁၈၄,၂၀၉
(ခ) လက်ကျန်စာရင်း		
-ပတ်သက်ဆက်နွယ်သူများထံမှ အပ်ငွေများ	၆၉,၆၂၈,၉၁၂,၈၇၅	၉၃,၃၆၀,၆၀၄,၃၁၁
-ပတ်သက်ဆက်နွယ်သူများ၏ ချေးငွေများ	၁၈,၁၉၇,၅၇၉,၉၄၁	၁၆,၈၇၆,၈၆၈,၆၇၅
-ပတ်သက်ဆက်နွယ်သူများသို့ကြိုတင်ပေးငှားရမ်းခ	၁၁၈,၀၈၈,၂၀၂	၁၉၇,၂၉၉,၇၃၀
(ဂ) အရေးပါသော စီမံခန့်ခွဲသူများ၏ အကျိုးခံစားခွင့်		
-လစာနှင့် စရိတ်	၅၇၀,၁၅၄,၁၅၀	၃၆၈,၅၂၇,၅၀၀
-ဒါရိုက်တာများအစည်းအဝေး အခကြေးငွေ	၂၄,၂၀၀,၀၀၀	၁၅,၉၁၁,၀၀၀

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

၂၆။ အာမခံများ နှင့် ကတိကဝတ်များ

(က) ဘဏ် အာမခံများ	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
	၁၀,၁၉၈,၉၉၁,၉၅၉	၈,၄၀၁,၇၉၉,၀၉၉
မြန်မာကျပ်ဖြင့် အာမခံထားခြင်း		
နိုင်ငံခြားငွေဖြင့် အာမခံထားခြင်း	၃,၂၁၈,၂၈၃,၉၉၀	၄,၂၈၅,၅၆၆,၇၄၀
	<u>၁၃,၄၁၇,၂၇၅,၉၄၉</u>	<u>၁၂,၆၈၇,၃၆၅,၈၃၉</u>

အာမခံခြင်း (Guarantees) များသည် ဖြစ်ရပ်တစ်ခုကြောင့် ဖော်ပြထားသော ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ ပြောင်းလဲခြင်းအတွက် ဘဏ်မှ လိုအပ်သောပေးချေမှုပြုလုပ်ရန်အတွက် ချုပ်ဆိုထားသောစာချုပ်များကို ဆိုလိုပါသည်။ Guarantee များအား အထွေထွေလယ်ဂျာတွင် contra ပုံစံဖြင့်စာရင်းသွင်းပြီး ဘဏ္ဍာနှစ်ကုန်ဆုံးသောနေ့တွင် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသောစာချုပ်များဖြစ်သည်။

(ခ) ကတိကဝတ်များ	၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မြန်မာကျပ်	၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
	၁၀,၂၈၉,၄၀၀,၃၂၀	၃,၆၀၄,၀၈၄,၈၃၈
ထုတ်ယူခြင်းမရှိသေးသော စာရင်းပိုထုတ်ချေးငွေ		
ငှားရမ်းခ	၃,၆၈၁,၄၇၂,၅၅၅	၃,၇၅၅,၇၃၉,၀၉၀
	<u>၁၃,၉၇၀,၈၇၂,၈၇၅</u>	<u>၇,၃၅၉,၈၂၃,၉၂၈</u>

၂၇။ Acceptance, Endorsement and Guarantee

Acceptance, Endorsement and Guarantee ၏ ရရန်၊ ပေးရန်များအား ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် ခုနှစ်၍ ဖော်ပြထားပါသည်။

၂၈။ Covid-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေး အခြေအနေများ၏ အကျိုးသက်ရောက်မှု

Covid-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေများသည် ဘဏ်၏ ငွေသားစီးဆင်းမှုနှင့် အမြတ်(အရှုံး)ကို အနည်းနှင့် အများ အကျိုးသက်ရောက်မှုရှိသော်လည်း ဘဏ်အနေဖြင့် ကြိုတင်မှန်းဆနိုင်သော အနာဂတ်ကာလအတွင်း ဆက်လက် ရပ်တည်နိုင်မည်ဟု ဘဏ်၏စီမံခန့်ခွဲသူများက ယုံကြည်ကျေနပ်ကြပြီး Going Concern အဖြစ် ဆက်လက် ရပ်တည်ရှိနိုင်မှုအပေါ် များစွာအကျိုးသက်ရောက်မှုရှိစေမည့် ဖြစ်ရပ်များ၊ အစီအစဉ် သို့မဟုတ် ရည်ရွယ်ချက်များကို သတိမပြုမိပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နောက်ဆက်တွဲ - ခ

ပုံသေပိုင်ပစ္စည်းစာရင်း

	မြေ/အဆောက်အဦး မြန်မာကျပ်	အငြိုးအဆောက်အဦးအား ပြင်ဆင်မှု မြန်မာကျပ်	မော်တော်ယာဉ် မြန်မာကျပ်	ရုံးသုံးပရိဘောဂ မြန်မာကျပ်	စက်ပစ္စည်း မြန်မာကျပ်	စုစုပေါင်း မြန်မာကျပ်
မူလတန်ဖိုး						
၁-၄-၂၀၂၂ နေ့ရှိစာရင်းဖွင့်လက်ကျန်	၁၂,၄၉၈,၅၁၂,၆၇၁	၂,၉၅၅,၁၃၉,၇၀၂	၁၂,၁၁၂,၅၃၈,၆၈၆	၅,၈၇၇,၅၆၀,၄၁၇	၁၂,၁၇၄,၉၇၉,၅၂၀	၂၃,၇၆၀,၇၃၀,၇၂၆
နှစ်အတွင်းဝယ်ယူခြင်း	၂၀,၈၉၉,၉၉၈	၁၁၁,၅၉၆,၉၉၁	-	၁၉၉,၀၇၀,၇၄၀	-	၃၃၀,၇၆၇,၇၂၉
နှစ်အတွင်းရောင်းချခြင်း	-	-	-	(၁၂,၃၉,၄၃၆)	-	(၁၂,၃၉,၄၃၆)
စာရင်းပယ်ဖျက်ခြင်း	-	-	-	(၂,၃၄၈,၅၀၀)	-	(၂,၃၄၈,၅၀၀)
၃၀-၉-၂၀၂၂ နေ့ရှိလက်ကျန်	၁၂,၅၁၈,၆၁၂,၆၆၉	၃,၀၆၆,၇၃၆,၆၉၃	၁၂,၁၁၂,၅၃၈,၆၈၆	၆,၀၇၃,၀၄၃,၂၂၁	၁၂,၁၇၄,၉၇၉,၅၂၀	၂၄,၀၈၇,၉၁၀,၅၁၉
စုစုပေါင်းတန်ဖိုးလျော့						
၁-၄-၂၀၂၂ နေ့ရှိစာရင်းဖွင့်တန်ဖိုးလျော့	၈၂၄,၃၄၂,၀၂၃	၁,၄၄၅,၂၃၄,၉၉၆	၉၆၆,၆၁၇,၈၀၃	၃,၄၉၆,၆၉၈,၁၇၇	၃၁၁,၀၃၃,၀၁၀	၇,၀၄၃,၉၂၆,၀၀၉
နှစ်အတွင်းတန်ဖိုးလျော့	၇၃,၂၆၆,၃၅၁	၁၅၃,၃၁၂,၈၇၂	၄၈,၈၉၅,၈၈၆	၃၇၉,၂၀၅,၁၂၈	၃၀,၁၄၅,၀၆၆	၆၈၄,၀၂၅,၃၀၃
နှစ်အတွင်းရောင်းချခြင်း	-	-	-	(၈၆၇,၆၀၅)	-	(၈၆၇,၆၀၅)
စာရင်းပယ်ဖျက်ခြင်း	-	-	-	(၂,၃၄၈,၅၀၀)	-	(၂,၃၄၈,၅၀၀)
၃၀-၉-၂၀၂၂ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့	၈၉၇,၆၀၈,၃၇၄	၁,၅၉၈,၅၄၇,၈၆၈	၁,၀၁၄,၅၁၃,၆၈၉	၃,၈၇၂,၆၈၇,၂၀၀	၃၄၁,၁၇၈,၀၇၆	၇,၇၂၄,၇၃၅,၂၀၇
၃၀-၉-၂၀၂၂ နေ့ရှိအသားတင်တန်ဖိုး	၁၁,၆၂၁,၀၀၄,၂၉၅	၁,၄၆၈,၁၈၈,၈၂၅	၁၉၆,၈၂၄,၉၉၇	၂၂,၀၀၃,၃၅၆,၀၂၁	၈၇၆,၈၀၁,၁၇၄	၁၆,၃၆၃,၁၇၅,၃၁၂,၀၀၀
၃၁-၃-၂၀၂၂ နေ့ရှိအသားတင်တန်ဖိုး	၁၁,၆၇၄,၁၇၀,၆၄၈	၁,၅၀၉,၉၀၄,၇၀၆	၂၄၄,၉၂၁,၈၈၃	၂၂,၃၈၀,၈၆၂,၂၄၀	၉၀၆,၉၄၆,၂၄၀	၁၆,၇၁၆,၈၀၄,၇၁၇

အထက်ဖော်ပြပါ ပုံသေပိုင်ပစ္စည်းများသည် ပုံသေပိုင်ပစ္စည်းမှတ်တမ်းစာအုပ်နှင့် ကိုက်ညီပြီး ဒါရိုက်တာများ၏ အတည်ပြုချက်ဖြင့် ဝယ်ယူသော ပုံသေပိုင်ပစ္စည်းများ အားလုံးပါဝင်ကြောင်း မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က ပိုင်ဆိုင်ပြီး ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ တွင် အားလုံးတည်ရှိကြောင်း သက်သေခံပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသောကာလအတွက်
ကြားဖြတ်အကျဉ်းချုပ် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းမှတ်စုများ

နေရာကံဆက်တွဲ - ၂					
ပုံသေပိုင်ပစ္စည်းစာရင်း	အငှားအဆောက်အအုံအစိုးအ ဘဏ်အစိုးအစိုး		စက်ပစ္စည်း		စုစုပေါင်း
	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	မြန်မာကျပ်	
မူလတန်ဖိုး					
၁-၁၀-၂၀၂၁ နေ့ရှိစာရင်းဖွင့်လက်ကျန်	၁၂,၅၉၄,၇၇၈,၈၀၉	၂,၉၃၉,၃၇၀,၉၂၀	၅,၈၄၆,၃၄၃,၉၃၄	၁၂,၁၈၈,၀၉၄,၁၃၅	၂၃,၈၉၀,၁၇၆,၄၈၄
နှစ်အတွင်းဝယ်ယူခြင်း	၂၀,၉၆၂,၅၁၂	၁၅,၇၆၈,၇၈၂	၁၇၉,၆၄၄,၀၉၇	-	၂၁၆,၃၇၆,၃၉၀
နှစ်အတွင်းရောင်းချခြင်း	(၁၁၆,၇၈၈,၆၅၀)	-	(၅,၃၅၁,၃၀၀)	-	(၂၀၂,၁၃၉,၉၅၀)
စာရင်းပယ်ဖျက်ခြင်း	(၄၄၀,၀၀၀)	-	(၅၀,၀၀၀)	(၁၁၄,၈၈၅)	(၁၄၃,၆၈၁,၁၉၈)
၃၁-၃-၂၀၂၂ နေ့ရှိလက်ကျန်	၁၂,၄၉၈,၅၁၂,၆၇၀	၂,၉၃၉,၃၇၀,၉၂၀	၅,၈၇၅,၅၆၈,၆၃၄	၁၂,၁၇၃,၇၉၂,၅၂၀	၂၃,၇၆၈,၇၃၃,၇၆၂
စုစုပေါင်းတန်ဖိုးလျော့					
၁-၁၀-၂၀၂၁ နေ့ရှိစာရင်းဖွင့်တန်ဖိုးလျော့	၇၇,၂၃၇,၅၇၁	၁၂,၉၂၇,၇၇၁	၃,၁၄၂,၀၆၉,၉၉၃	၂၈၀,၉၃၁,၅၆၀	၆၄,၃၃၈,၃၃၂,၃၃၂
နှစ်အတွင်းတန်ဖိုးလျော့	၇၀,၉၆၄,၇၈၆	၁၅,၄၅၇,၈၂၅	၄၁၃,၂၉၉,၆၁၅	၃၀,၁၇၇,၄၂၉	၇၂,၉၆၈,၆၄၈
နှစ်အတွင်းရောင်းချခြင်း	(၁၈,၉၇၈,၁၅၆)	-	(၄,၃၇၄,၄၆၁)	-	(၁၀၃,၃၅၂,၆၁၅)
စာရင်းပယ်ဖျက်ခြင်း	(၁၅,၁၇၈)	-	(၅၄,၂၃၆,၉၇၀)	(၇၅,၉၇၉)	(၅၄,၃၆၈,၀၆၅)
၃၁-၃-၂၀၂၂ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့	၈၂၄,၃၄၂,၀၂၃	၁,၄၄၅,၂၃၄,၉၉၆	၃,၄၉၆,၆၉၈,၁၇၇	၃၁၁,၀၃၃,၀၁၀	၇,၀၄၃,၉၂၆,၀၀၉
၃၁-၃-၂၀၂၂ နေ့ရှိအသားတင်တန်ဖိုး	၁၁,၆၇၄,၁၇၀,၆၄၈	၁,၅၀၉,၉၀၄,၇၀၆	၂၄၄,၉၂၀,၈၈၂	၉၀၆,၉၄၆,၂၄၀	၁၆,၇၃၆,၈၄၁,၇၁၇
၃၀-၉-၂၀၂၁ နေ့ရှိအသားတင်တန်ဖိုး	၁၁,၈၂၂,၄၀၈,၂၃၈	၁,၆၄၆,၅၉၃,၇၄၉	၃၀၇,၉၅၅,၆၇၈	၂၇၇,၁၆၂,၅၇၅	၁၇,၀၄၈,၁၉၄,၁၈၂